


Reference Book For

Seminar on Effective Use of Irrigation Water

for Farmers in Ngamoeyeik Irrigation System



Note -

M = Myanmar Language

RB = Reference Book

Use only Geocomp Myanmar Font


To use reference CD open "Information .doc" firstly.

**Union of Myanmar
Ministry of Agriculture and Irrigation
Irrigation Department**

**Reference Book
For
Seminar on Effective Use of Irrigation
Water For Farmers in Ngamoeeyeik Irrigation
System**

CONTENTS

1. Review Report
2. Lecturer Notes
 - (A) ITC Project Phase II
 - (B) Instructions for reducing waste of irrigation water
 - (C) Ways and factors for effective use of irrigation water
 - (D) Water requirement for Paddy
 - (E) Water Management Methods
3. Lecturer Notes & Presentation Slide CD (1) No



Note -

M = Myanmar Language
RB = Reference Book
Use only Geocomp Myanmar Font
To use reference CD open " Information .doc " firstly.

DOCUMENT

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ္ဍာရ^၁
လယ်ယာနိုင်ကုန်းများရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဆည်မြောင်းဦးစီးဌာန
ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ

ငမိုးရိပ်ဆည်(လက်ဝတ္ထုမြောင်း)ရေသာက်ဇရီယာရှိ
တောင်သူလယ်သမားများအတွက်
ဆည်ရေကိုအကျိုးရှိစွာအသုံးချမှုဆိုင်ရာပညာဆွေးနွေးပွဲ

(Seminar on Effective Use of Irrigation Water for Farmers in Ngamoeik)

ကျင့်ပခြင်းနှင့်ပတ်သက်သည့်အစီရင်ခံစာ

၂၀၀၀ ပြည့်နှစ်၊ ဧပြီလ။

ငဗ္ဗီးရိပ်ဆည် (လယ်ဝံမြောင်း) ရေသာက်ရေ့ယာရှိ တောင်သူလယ်သမားများအတွက်
ဆည်ရေကိုအကျိုးရှိစွာ အသုံးချမှုဆိုင်ရာ ပညာပေးဆွေးနွေးပွဲကျင်းပခြင်းနှင့်
ပတ်သက်သည့် အစီရင်ခံစာ

၁။ နိဒါန်း

ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ၊ အဆင့် (၂) စီမံကိန်းကို ၁၉၉၉ ခုနှစ်မှ စတင်၍၍
နည်းစနစ် ကျသာ ရရှိမံခန့်ခွဲမှုနည်းပညာများရရှိရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး
အောင်စီး၏ အကုအညီဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ဤအဆင့် (၂)စီမံကိန်းတွင် ဌာနစိတ်(၅)ခု
ဖွဲ့စည်း၍ နည်းပညာပူးပေါင်း ဆောင်ရွက်မှုကို သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည် ဖော်လျက်
ရှိပါသည်။ ရရှိမံခန့်ခွဲမှု ဌာနစိတ်(၁)နှင့်သင်တန်းဌာနစိတ်တို့မှ ငဗ္ဗီးရိပ်ဆည်(လက်ဝံမြောင်း) ရေသာက်
ရေ့ယာရှိ တောင်သူလယ်သမားများအတွက် ဆည်ရေကိုအကျိုးရှိစွာ အသုံးချမှုဆိုင်ရာ ပညာပေးဆွေးနွေးပွဲ
(Seminar On Effective use of Irrigation Water for Farmers in Ngamoeyeik) ကို ၂၀၀၀ ပြည့်နှစ်
သာရုတ်လ (၈) ရက်၊ (၁၀)ရက်၊ (၁၅) ရက်နှင့် (၁၇) ရက်နေ့များတွင် လှည်းကူးမြို့ စမ်းသပ်စိုက်ကွင်း (Test
Farm) ရေ့ယာရှိ အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ခဲ့ပါသည်။

၂။ ရည်ရွယ်ချက်

ငဗ္ဗီးရိပ်ဆည် (လက်ဝံမြောင်း) ရေသာက်ရေ့ယာရှိ တောင်သူလယ်သမားများအား ရေစနစ်တကျ
စီမံခန့်ခွဲမှုနှင့် ဆည်မြောင်းအဆောက်အညီးများ ထိန်းသိမ်းခြင်းဆိုင်ရာ အခြေခံကျသာ နည်းပညာ
ပဟုသုတေသနများ လေ့လာရရှိစေပြီး ထိရောက်သော ရရှိမံမှု၏ အကျိုးကျေးဇူးများကို နားလည်သဘောပေါက်
စေရန်ရည်ရွယ်၍ ဤဆွေးနွေးပွဲကို ဖွင့်လှစ် ကျင်းပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

၃။ ဆွေးနွေးပို့ချမှုအစဉ်

ဆည်ရေကိုအကျိုးရှိစွာ အသုံးချမှုဆိုင်ရာ ပညာပေးဆွေးနွေးပွဲ (Seminar on Effective use
Irrigation Water for Farmers in Ngamoeyeik) ကိုနေ့လည် (၁၀၀၀) မှ (၃၀၃၀) နာရီထိ ကျင်းပရန်
စီစဉ်ထားရှိခဲ့ပါသည်။ ဆွေးနွေးပွဲတွင်တင်ပြဆွေးနွေးထားသော အချိန်ယေားအစီစဉ်မှာ အောက်ပါအတိုင်း
ဖြစ်ပါသည်။

- ၁။ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခြင်း။
- ၂။ ဒိနိုင်းနှင့်ပုံတွက်ဌာနခွဲ၊ ညွှန်ကြားရေးမှူး- ဦးအာန်းခိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း။
- ၃။ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လောကျင့်ရေးဌာနခွဲ၊ ခုတိယညွှန်ကြားရေးမှူး- ဦးအေးသိန်း မှ အဖွင့်အမှာစကား ပြောကြားခြင်း။
- ၄။ သင်တန်းဌာနစိတ်၊ ဦးစီးအရာရှိ- ဦးအောင်နိုင်မှ နီမံကိန်းအဆင့်(၂)အကြောင်းသိကောင်းစရာ များအား ရှင်းလင်းတင်ပြခြင်း။
- ၅။ ရေစီမံခန့်ခွဲမှုဌာနစိတ် (၁) ဂျပန်ပညာရှင် Ms. Inaki မှ ဌာနစိတ်အကြောင်း မိတ်ဆက် ပြောကြားခြင်း။
- ၆။ ရေစီမံခန့်ခွဲမှုဌာနစိတ် (၁) တာဝန်ခံ ဦးစီးအရာရှိ- ဦးအောင်နိုင်မှ ဆည်ရေတိအကျိုးရှိစွာ အသုံးချ နိုင်ရေး အတွက် လိုအပ်ချက်များအကြောင်းကို ရှင်းလင်းတင် ပြခြင်း။
- ၇။ ရေစီမံခန့်ခွဲမှု ဌာနစိတ် (၁) ဦးစီးအရာရှိ- ဒေါ်သန်းသန်း- ဦးမှ ဆည်ရေလေလွင်ဆုံးရှုံးခြင်းမှ လျော့နည်းစေရန် လိုက်နာ ဆောင်ရွက်ရမည့် အချက်များအကြောင်း ရှင်းလင်းတင်ပြခြင်း။
- ၈။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ မြို့နယ်မန်နေရာ- ဦးထွန်းမြင့်အောင်မှ ဝပါးစိုက်ပျိုးရေးအတွက် ရေလိုအပ်မှု ပမာဏ အကြောင်း ရှင်းလင်းတင်ပြခြင်း။
- ၉။ ဆွေးနွေးငွေ့ (၁၅) မိန်စန်းဆွေးနွေ့ရပ်နားခြင်းနှင့် အဖျက်ရည် - မှန်များဖြင့် တည်ခင်းအညွှန်ခံခြင်း။
- ၁၀။ရန်ကုန်တိုင်း (ထိန်းသိမ်းရေးရုံး) ဦးစီးအရာရှိ - ဦးမောင်မောင်မှ ဆည်မြောင်းဌာန၏ ရေပေးဝေမှု ဆိုင်ရာ တာဝန်ဝါဒရားများအကြောင်း ရှင်းလင်းတင်ပြခြင်း။
- ၁၁။ အိပ်မြို့စား ညွှန်ကြားမှုး- ဦးလှခိုင်မှ ဖြည့်စွာက်ဆွေးနွေးခြင်း။
- ၁၂။ အခမ်းအနားတက်ရောက်သူများမှ မေးမြန်းဆွေးနွေးတင်ပြသည်များကို ပြန်လည်ဖော်ကြားခြင်း။
- ၁၃။ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လောကျင့်ရေးဌာနခွဲ၊ ခုတိယညွှန်ကြားရေးမှူး- ဦးအေးသိန်းမှ နိုင်းချုပ် အမှာစကား ပြောကြားခြင်း။
- ၁၄။ အခမ်းအနားပြီးဆုံးကြောင်း ကြော်ခြင်း။
- မှတ်ချက် ။ ။ အစီအစဉ်(၂) အဖွင့်အမှာစကားကို (၁၀) ရက်နေ့နှင့်(၁၇) ရက်နေ့တွင် ခုတိယ ညွှန်ကြားရေးမှူး ဦးအေးသိန်းမှ လည်းကောင်း၊ (၁၅) ရက်နေ့တွင် လူည်းကူး မြို့နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ - ဦးနိုးမှ လည်းကောင်း ပြောကြားပေးခဲ့ပါသည်။
- (၁၇.၈.၂၀၀၀)နေ့အစီအစဉ်(၅) တွင် ဂျပန်ပညာရှင် အဖွဲ့ခေါင်းဆောင် Mr.Sugatani မှ နီမံကိန်းလုပ်ငန်း အကြောင်း မိတ်ဆက်ပြောကြားခဲ့ပါသည်။

၄။ ဆွေးနွေးတင်ပြမှုနည်းစနစ်

ဤဆွေးနွေးပွဲတွင် သင်တန်းဌာနစိတ်နှင့် ရေစိမ်ခန့်ခွဲမှုဌာနစိတ် (၁) မှ ဦးစီးအရာရှိများက စီမံကိန်း အဆင့် (၂) အကြောင်းသိကောင်းစရာများ၊ ဆည်ရေကိုအကျိုးရှိစွာ အသုံးချိန်ငြင်ရေးအတွက် လိုအပ်ချက်များ၊ ဆည်ရေလေလွှင့်ဆုံးရုံးခြင်းမှ လျှော့နည်းစေရန် လိုက်နာရမည့် အချက်များ၊ မြန်မာ နိုက်ပျိုးရေးလုပ်ငန်း မြေအသုံးချေရေးမန်နေဂျာမှ သီးနှံအတွက် ရေလိုအပ်မှုပမာဏ အကြောင်းရှင်းလင်း တင်ပြချက်များကို Power Point Slide Project များအသုံးပြု၍လည်းကောင်း၊ White Board များသုံး၍ လည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေး ခဲ့ပါသည်။ သီးနှံအတွက်ရေလိုအပ်မှုပမာဏ ရှင်းလင်းဖော်ပြချက် Lecture Note များ၊ ဆည်ရေပေးဝေမျှနှင့် ထိန်းသိမ်းရေးဆိုင်ရာများအကြောင်း Short Note များ၊ ငမိုးရိပ်ဆည်စီမံကိန်း တည်နေရာပြုမြုပုနှင့် တည်ဆောက်မျှ ဆိုင်ရာအချက်အလက်များပါဝင်သော လက်ကမ်းစာစောင်ကို လည်းဖြန့်ဝေပေးခဲ့ပါသည်။

ဆွေးနွေးပွဲအစီအစဉ်တွင်လည်း ဆွေးနွေးပွဲရှင်းလင်းမှုများကို တက်ရောက်သူတောင်သူများမှ ပွဲင်းလင်းစွာ ဆွေးနွေးနိုင်ရန် စီစဉ်ထားရှိပါသည်။ အဲ့မြို့မားညွှန်ကြားရေးမှုး-ဦးလှိုင်မှုလည်း ဆွေးနွေးပွဲကျင်းပမျာု့ ပညာပေးမှုအပေါ် ဖြည့်စွက်ဆွေးနွေးမှုများကို လုပ်ဆောင်ပေးခဲ့ပါသည်။ ဆွေးနွေးပွဲကျင်းပမျာု့အပေါ် လေ့လာသုံးသပ်မှုပြနိုင်ရန်အတွက် တောင်သူလယ်သမားများအား (Questionnaires) ဖော်ခွန်းတစ်ခုစီပေးဝေခဲ့ပြီး ဖြေကြားထားသောစာရွက်များကို သက်ဆိုင်ရာ ရုံးယူက များမှတစ်ဆင့် ရန်ကုန်တိုင်းထိန်းသိမ်းရေးရုံးနှင့်ညီနှင့်စီစဉ်ပြီး ရယူခဲ့ပါသည်။

၅။ သင်တန်းသားများနှင့် သင်တန်းတက်ရောက်မှုအခြေအနေ

ဆွေးနွေးပွဲသင်တန်းများသို့ ငမိုးရိပ်ဆည်(လက်ပဲမြောင်း) ရေသောက်အိမ်မှ တောင်သူလယ်သမား (၆၀) စီ တက်ရောက်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာစိုက်ပျိုးရေးလုပ်ငန်း၊ ဆည်မြောင်း ဦးစီးဌာန (ထိန်းသိမ်းရေးရုံး)၊ မြေစာရင်းရုံး၊ မြို့နယ်အေးချမ်းသာယာရေးနှင့်ဖြူးရေးကောင်စီ တို့နှင့် စီစဉ်ကာ လျှော့ထားခဲ့ပါသည်။ (၈.၈.၂၀၀၀) နေ့ ဆွေးနွေးပွဲ၏ တောင်သူလယ်သမားဦးရေ (၅၂) ဦးတက်ရောက်ခဲ့ပါသည်။ ဖိတ်ကြားထားသည့် ဪညွှန်သည်တော်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ JICA Experts များ၊ သက်ဆိုင်ရာ Counterparts များ အပါအဝင် စုစုပေါင်း (၆၇) ဦးသည်လည်းကောင်း၊ (၁၅.၈.၂၀၀၀) နေ့တွင် တောင်သူလယ်သမား (၆၀) ဦးနှင့် အဲ့မြို့ပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း (၇၄) ဦးတက်ရောက်ခဲ့ကြပါသည်။ သင်တန်းသားစာရင်းနှင့် ဪညွှန်သည်တော် များစာရင်း ကို ဖော်း- (၁) နှင့် (၂) တွင်ဖော်ပြထားပါသည်။

၆။ အထွေထွေသုတေသနမျက်

ဆွေးနွေးပွဲကာလသည် အချိန်တို့တောင်းသော်လည်း တောင်သူလယ်သမားများအား ဤဆွေးနွေးပွဲသို့ တက်ရောက်ရခြင်းကြောင့် အကျိုးကျေးဇားများရရှိကြောင်းကို သုတေသနမျက်များ(Questionnaires) ပုံစံများတွင် ဖြေကြားထားသည်များမှသိရှိရပါသည်။ င်းအပြင်ဆွေးနွေးပွဲမှုပို့ချသော အကြောင်းအရာများသည် ယင်းတို့၏ လုပ်ငန်းအတွက်အသုတေသနဗုံးဝင်ကြောင်း၊ သင်တန်းပို့ချမှုနည်းစနစ်များ ကောင်းမွန်ပါကြောင်း၊ ပို့ချသောအကြောင်းအရာ များအားရှင်းလင်းစွာနားလည်ကြောင်း၊ ရေနှုတ်မြောင်းများ ပါးတားကွတ်များ ထားရှိခြင်းဖြင့် ရေစီမံမြှုပြရာတွင် လွယ်ကူစေ၍ ရေစနစ်တကျသွင်းခြင်းသည်လည်း စပါးအတွက်နှုန်းတိုးရန် အကျိုးရှိကြောင်း သိရှိနားလည်ကြောင်းသိရှိရပါသည်။ ရေပေး အဆောက်အအုံ များကိုပိတ်၍ ရေမယူသင့်ကြောင်း၊ ကွက်ဆင့်သောက်စနစ်ဖြင့် ရေယူပါက လိုသည့်အချိန်တွင် ရေယူရန် ခက်ခဲခြင်း၊ ရေပို့ရေလျှုံထုတ်ရန်ခက်ခဲ၍ ရေလွန်နိုင်ခြင်း၊ ရေလေလွင့် ဆုံးရှုံးမှုများ များပြားစေနိုင်ခြင်း တို့ကို ဖြစ်စေကြောင်း နားလည်သဘောပါက်ကြောင်းသိရှိရပါသည်။

တောင်သူလယ်သမားများ၏ လယ်ကွင်းများတွင် ကြံ့ထွေရသော အခက်အခဲများကို ဖော်ပြကသော အပိုင်း၌ တောင်သူများမှ တင်ပြဆွေးနွေးရာတွင်၌ လက်ခံမြောင်းများပိုင်း ဒါးပိန်ဘက်ရှိ Minor - (၆) ရရှိယာတွင် ဆည်ရေ လုံလောက်စွာ မရရှိကြောင်းတင်ပြ၍ မြောင်းသို့မဟုတ် ဖြွန်ချပေးပါက တောင်သူ လယ်သမားများအတွက် အဆင်ပြမည်ဖြစ်ကြကြောင်းကို လည်းကောင်း၊ Minor - (၁၀) ရရှိယာ ရန်ကုန် မန္တလေးမီးရထားလမ်းဖြတ်ကူးသည့် နေရာအနီးတွင် စိက်ပျိုးနိုင်သည့်ရော်ယာ (၁၅၀၀) ကေကျကျရှိရှိသည့် အနေက် ဇေ (၅၀၀) ခန့်သာ စိက်ပျိုးနိုင်ကြောင်း၊ Slide spill များမှ ရေများလျှုံကျ၍ ပဲခဲ့မြစ်ထဲသို့ စီးဝင်သွားသော ဆည်ရေမှာ အလဟာသုဆုံးရှုံးသွားသောကြောင်း မြောင်းအားချွဲပေးပါက ဆည်ရေ လေလွင့်မှုပါပဲ ကောပိုမိုစိက်ပျိုးနိုင်ကာ တောင်သူများအတွက် အဆင်ပြမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း (ထိမ်းသိန်းရေရှုံး) ဦးစီးအရာရှိ ဦးမောင်မောင်မှ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းအပြင် ကွင်းအမှတ် (၁၀၃၂) တွင် မိုးကြီးစွာရွာပါက စပါးခင်းများ ရေနှစ်ပျက်စီးသဖြင့် ဦးစီးကျားရှုံးပေါက်မှ ရေနှုတ်ဖြန့် တပ်ဆင်ပေးပြီး ပေ (၁၂၀၀) ခန့် မြောင်းတူးပေးစေလိုကြောင်း တောင်းဆုံးမှုများကိုလည်း တွေ့ရှုံးရပါသည်။ ဆွေးနွေးပွဲတွင် ရေစီမံခန့်ခွဲမှုများကို နေရာ အနဲ့ကျင်းပပြုလုပ်သင့်ကြောင်း ကိုလည်း စိတ်ဝင်စားဖွယ် အကြံပြုကြကြောင်းကို င်းတို့၏ ဖြေကြားချက် များအရ သိရှိရပါသည်။

၇။ နိဂုံး

နိဂုံးချုပ်အားဖြင့် JICA အဖွဲ့မှ ကူညီထောက်ပံ့မှု သက်ဆိုင်ရာ ဝန်ထမ်းအသီးသီးမှ ပညာဖြန့်ဝေ ဆွေးနွေးပေးမှု အငြင်းစားကြီးများ၏ စေတနာပြင့် ဖြည့်စွက်ဆွေးပေးမှု သင်တန်းတက်ရောက်သူများမှ စိတ်ဝင်စားစွာလေ့လာ ဆွေးနွေးမှုများကြောင့် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ၊ အဆင်(၂) စိမ်ကိန်းမှ ကျင်းပပြုသော ဆွေးနွေးပွဲသည် အောင်မြင်စွာပြီးစီးခဲ့ပါကြောင်း တင်ပြအစီရင်ခံ အပ်ပါသည်။

ဆည်ရေကို အကျိုးရှိစွာအသုံးချမှပညာပေးသင်တန်းတွင် တက်ရောက်သော

သင်တန်းသား/သူများစာရင်း

နေ့ - ၁၉၂၀၀၀

အမှတ် စဉ်	အမည်
၁။	ဦးသိန်းအောင်
၂။	ဦးသက်လွှင်
၃။	ဦးထွန်း
၄။	ဦးကျော်ဦး
၅။	ဦးစံတင်
၆။	ဦးကျော်မြင်း
၇။	ဦးလှိုင်း
၈။	ဒေါသနာဝ်း
၉။	ဦးကျော်ရီ
၁၀။	ဦးကြည်ဝင်း
၁၁။	ဦးလှအေး
၁၂။	ဦးသန်းဝင်း
၁၃။	ဦးသိန်းဝင်း
၁၄။	ဦးအောင်ဝင်း
၁၅။	မဝင်းပပမျိုး
၁၆။	မယ်မင်းထွန်း
၁၇။	ဦးသိန်းဗုံး
၁၈။	ဦးအန်းကြော်
၁၉။	ဦးချုစွဲထွေး

အမှတ် စဉ်	အမည်
၂၀။	ဦးကျော်ရွှေ
၂၁။	ဦးထွန်းမြင်း
၂၂။	ဦးတင်မောင်ဦး
၂၃။	ဦးတင်ငွေ
၂၄။	ဦးအောင်ကြည်
၂၅။	ဦးအေးမြင်း
၂၆။	ဦးထွန်းထွန်းလှ
၂၇။	ဦးခင်ဝင်း
၂၈။	ဦးတင်ရွှေ
၂၉။	ဦးသန်းခါ
၃၀။	ဦးအောင်နိုင်ဦး
၃၁။	ဦးကျော်ကဲ
၃၂။	ဦးချုစွဲဟန်
၃၃။	ဦးလှငြေး
၃၄။	ဦးသန်းဆွေး
၃၅။	ဦးထွန်းကြည်
၃၆။	ဦးထွန်းဝင်း
၃၇။	ဦးလှရွှေ
၃၈။	ဦးသိန်းရွှေ

အမှတ် စဉ်	အမည်
၃၉။	ဦးခင်မောင်
၄၀။	ဦးမောင်ဇော်
၄၁။	ဦးအေးလွှင်
၄၂။	ဦးကျော်ငြေး
၄၃။	ဦးသန်းငြေးအောင်
၄၄။	ဦးကျော်မင်းနိုင်
၄၅။	ဦးပြောင်အေး
၄၆။	ဦးအောင်ငွေ
၄၇။	ဦးမြေခင်
၄၈။	ဦးထွန်းရီ
၄၉။	ဦးသန်းဇော်
၅၀။	ဦးကြင်ဆောင်
၅၁။	ဦးသိန်းလွှင်
၅၂။	ဦးမြေမောင်

ဆည်ရေကို အကျိုးရှိစွာ အသုံးချမှုပညာပေးသင်တန်းတွင် တက်ရောက်သော

သင်တန်းသား/သူများတရာ်း

နေ့ - ၁၀.၈.၂၀၀၀

အမှတ် စဉ်	အမည်
၁။	ဦးခင်မောင်
၂။	ဦးအောင်သိန်း
၃။	ဦးစံပေါ်
၄။	ဦးတင်စိန်
၅။	ဦးဝင်းမောင်
၆။	ဦးသန်းဆွဲ
၇။	ဦးညီညီ
၈။	ဦးအောင်
၉။	ဦးလှထွန်း
၁၀။	ဦးမျိုးဇော်
၁၁။	ဦးလှဆိုင်
၁၂။	ဦးဝင်းနိုင်
၁၃။	ဦးခင်မောင်ဝင်း
၁၄။	ဦးအော်သောင်း
၁၅။	ဦးစန်းနိုင်
၁၆။	ဦးဇော်မြင်း
၁၇။	ဦးသန်းနိုင်
၁၈။	ဦးဇော်မြင်း
၁၉။	ဦးဇော်မြင်း
၁၁။	ဦးဇော်မြင်း

အမှတ် စဉ်	အမည်
၂၀။	ဦးအုန်းစိန်
၂၁။	ဦးညွှန်းသန်း
၂၂။	ဦးမြင်အောင်
၂၃။	ဦးအေားကြယ်
၂၄။	ဦးကံထွန်း
၂၅။	ဦးကုလား
၂၆။	ဦးခင်ဟန်
၂၇။	ဦးဝင်မျိုးလင်း
၂၈။	ဦးကျော်မြင်း
၂၉။	ဦးခင်ရွှေ
၃၀။	ဦးသန်းစိုး
၃၁။	ဦးတင်လှ
၃၂။	ဦးခင်မောင်ဝင်း
၃၃။	ဦးကံထွန်း
၃၄။	ဦးကြင်မောင်
၃၅။	ဦးဥက္ကားစိန်
၃၆။	ဦးနိုင်ရွှေ
၃၇။	ဦးသန်းဝင်း
၃၈။	ဦးနိုင်လွင်

အမှတ် စဉ်	အမည်
၃၉။	ဦးအောင်လွင်
၄၀။	ဦးလှရွှေ
၄၁။	ဦးချိစွဲ
၄၂။	ဦးလှအော်
၄၃။	ဦးတင်စိုး
၄၄။	ဦးမောင်စိုး
၄၅။	ဦးသန်းအောင်
၄၆။	ဦးကျော်ရွှေ
၄၇။	ဦးသောင်းထွေး
၄၈။	ဒေါသွေ့ကဝ်း
၄၉။	ဒေါမသွေ့ကြီး
၅၀။	ဦးသန်းအောင်
၅၁။	ဦးအောင်မြင်း
၅၂။	ဦးဇော်ဦး

ဆည်ရေကို အကျိုးရှိစွာအသုံးချမှုပညာပေးသင်တန်းတွင် တက်ရောက်သော

သင်တန်းသား/သူများတရာ်း

နေ့ - ၁၅.၈.၂၀၀၀

အမှတ် စဉ်	အမည်
၁။	ဦးတင်ထွန်း
၂။	ဦးဉာဏ်ဟန်
၃။	ဦးဆောင်း
၄။	ဦးစန်းဉာဏ်
၅။	ဦးလှထွန်း
၆။	ဦးမောင်ရွှေ
၇။	ဦးချုစ်အေး
၈။	ဦးလှမောင်
၉။	ဦးမောင်စိုး
၁၀။	ဦးအောင်မြင့်
၁၁။	ဦးလှရွှေ
၁၂။	ဦးသန်းလှိုင်
၁၃။	ဦးတွန်းတင်
၁၄။	ဦးဝင်း
၁၅။	ဦးကျော်မြင့်
၁၆။	ဦးထွန်းမြင့်
၁၇။	ဦးမြင့်သိန်း
၁၈။	ဦးလှငြွေး
၁၉။	ဦးချိုဗြို့
၂၀။	ဦးကျော်ဆွဲ

အမှတ် စဉ်	အမည်
၂၁။	ဦးမြတ်လိုင်
၂၂။	ဦးကျော်ဦး
၂၃။	ဦးဖိုးအေး
၂၄။	ဦးလှသိန်း
၂၅။	ဦးမောင်မြင့်
၂၆။	ဦးချိုဝင်း
၂၇။	ဦးခင်နိုင်
၂၈။	ဦးအောင်နဲ့
၂၉။	ဦးယုံ
၂၁။	ဦးတင်သိန်း
၂၁။	ဦးတင်မြင့်
၂၁။	ဦးဇွေးဝင်း
၂၁။	ဦးတင်ထွန်း
၂၁။	ဦးထွန်းရှင်
၂၁။	ဦးအောင်မြင့်
၂၁။	ဦးအောင်း
၂၁။	ဦးထွန်းအောင်
၂၁။	ဦးမြတ်အောင်
၂၁။	ဦးအုန်းသိန်း
၂၁။	ဦးသိန်းခံ

အမှတ် စဉ်	အမည်
၄၁။	ဦးသောင်းလှ
၄၂။	ဦးခင်အောင်
၄၃။	ဦးလှမြိုင်
၄၄။	ဦးသန်းအောင်
၄၅။	ဦးမြင့်ဆွဲ
၄၆။	ဦးဝင်းနိုင်
၄၇။	ဦးမောင်နိုင်
၄၈။	ဦးဖိုးသန်း
၄၉။	ဦးတင်အေး
၅၀။	ဦးအောင်ဆန်းဉွှေ့နှုန်း
၅၁။	ဦးကျော်ဉွှေ့နှုန်း
၅၂။	ဦးဖိုးလွှဲ့
၅၃။	ဦးစန်းနိုင်
၅၄။	ဦးအေးနိုင်
၅၅။	ဦးစိန်းလှ
၅၆။	ဦးအောင်သန်း
၅၇။	ဦးဖိုးလွှဲ့
၅၈။	ဦးဟန်သိန်း
၅၉။	ဦးအောင်သင်း
၆၀။	ဦးမောင်ချုစ်

ဆည်ရေကို အကျိုးရှိစွာအသုံးချမှုပညာပေးသင်တန်းတွင် တက်ရောက်သော

သင်တန်းသား/သူများစာရင်း

နေ့ - ၁၇.၈.၂၀၀၀

အမှတ် စဉ်	အမည်
၁။	ဦးသိန်းအောင်
၂။	ဦးထွန်းထွန်းလှ
၃။	ဦးတင်ရှုံး
၄။	ဦးရှုံးမောင်
၅။	ဦးနိတ္ထတ်
၆။	ဦးလှရွှေ
၇။	ဦးကြယ်
၈။	ဦးငြွေးလှိုင်
၉။	ဦးသိန်းငွေ
၁၀။	ဦးဝင်းနှိုင်
၁၁။	ဦးဝင်းမြင်း
၁၂။	ဦးဖိုးနောင်းရှိန်
၁၃။	ဦးဝင်းခိုလ်
၁၄။	ဦးမြင်းစော
၁၅။	ဦးလှသွင်း
၁၆။	ဦးဝင်းငြွေး
၁၇။	ဦးတင်အုန်း
၁၈။	ဦးကျော်မြင်း
၁၉။	ဦးအုန်းမြင်း
၂၀။	ဦးစောစေး

အမှတ် စဉ်	အမည်
၂၁။	ဦးလိုဝင်း
၂၂။	ဦးငြွေးဝင်း
၂၃။	ဦးချိုးဦး
၂၄။	ဦးစန်းမြင်း
၂၅။	ဦးစန်းလှသော်
၂၆။	ဦးသန်းအေား
၂၇။	ဦးထွန်းမြင်း
၂၈။	ဦးတင်ထွန်း
၂၉။	ဦးထွန်းတင်
၂၁။	ဦးမြေသွေး
၂၁။	ဦးမြင်းငွေ
၂၁။	ဦးမောင်စိန်း
၂၁။	ဦးမြေသန်း
၂၁။	ဦးဖိုးသံ
၂၁။	ဦးသိန်းဝင်း
၂၁။	ဦးဝတ္ထတ်
၂၁။	ဦးသန်းအောင်
၂၁။	ဦးဝင်းကြိုင်း
၂၁။	ဦးထွန်းဝေ
၂၁။	ဦးလှထွန်း

အမှတ် စဉ်	အမည်
၄၁။	ဦးခင်ဦး
၄၂။	ဦးကွမ်းကြိုင်
၄၃။	ဦးကျော်နီး
၄၄။	ဦးကဲလယ်
၄၅။	ဦးသိန်းအေး
၄၆။	ဦးအောင်လှ
၄၇။	ဦးလှရွှေ
၄၈။	ဦးချုစ်မွေး
၄၉။	ဦးမြင်းဆွဲ
၅၀။	ဦးငြွေးလှိုင်
၅၁။	ဦးခ င်ဗော်
၅၂။	ဦးဥာဏ်ထွန်း
၅၃။	ဦးစိန်းလှ
၅၄။	ဦးစောကဲ
၅၅။	ဦးအောင်မြင်း
၅၆။	ဦးလယ်စော
၅၇။	ဦးကံထွန်း
၅၈။	ဒေါသွေ့ဘဝင်း
၅၉။	ဒေါမျိုးနော
၆၀။	ဦးအေးလွင်

၁။ (၂ - ၁)

**ဆည်ရေကို အကျိုးရှိစွာ အသုံးချဖြည့်ပေးဆွဲနှင့် တက်ရောက်သော
ဆည်သည်တော်များစာရင်း**

၆၅.၃ - ၈၈၂၂၂၂၂၂၂

စဉ်	အမည်	ရာထူး/ငြာန
၁။	ဦးလှခိုင်	ဆန်ကြားရေးများ(ပြမ်း)။
၂။	ဦးအောင်ခိုင်	ဆန်ကြားရေးများ၊ ဒီဇိုင်းနှင့်ပုံထုတ်
၃။	ဦးအော်သိန်း	၇- ဆန်ကြားရေးများ၊ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမျှ၊ လေ့ကျင့်ရေးငြာနခွဲ။
၄။	အော်ငြွေးငြွေးဝင်း	လက်ထောက်ဆန်ကြားရေးများ(၅၉၅၁)
၅။	ဦးကော်လွင်	။
၆။	ဦးမောင်မောင်	ဦးစီးအရာရှိ၊ ရန်ကုန်တိုင်း(ထိန်းသိမ်းရေး)။
၇။	ဦးစောကဝါး	ဦးစီးများ(လက်ပဲမြောင်း)၊ ရန်ကုန်တိုင်း(ထိန်းသိမ်းရေး)။
၈။	ဦးအေးလွင်	၇-ဦးစီးများ(လက်ပဲမြောင်း)၊ ရန်ကုန်တိုင်း(ထိန်းသိမ်းရေး)။
၉။	မယ်မင်းတွန်း	နည်းပြ၊ ပထဝိဝင်ငြာန၊ ရန်ကုန်တဗ္ဗာသိုလ်။
၁၀။	မဝင်းပပမျိုး	နည်းပြ၊ ပထဝိဝင်ငြာန၊ ရန်ကုန်အရှေ့ပိုင်းတဗ္ဗာသိုလ်။
၁၁။	Ms. Inaki	JICA Expert, Water Management I Field
၁၂။	ဦးအောင်ခိုလ်	ဦးစီးအရာရှိ WMI
၁၃။	အော်သန်းသန်းဦး	။
၁၄။	ဦးအေးမှင်း	၇- ဦးစီးများ၊ WMI
၁၅။	ဦးအောင်နိုင်	ဦးစီးအရာရှိ၊ သင်တန်းငြာနစိတ်။

၈။ (၂ - ၁)

ဆည်ရေကို အကျိုးရှိစွာ အသုံးချမှုပညာပေးဆွဲနှင့်တွင် တက်ရောက်သော

ညွှန်သည်တော်များတရာ်

နှစ် – ၁၀၂၂၂၀၀၀

စဉ်	အမည်	ရာထူး/ဌာန
၁။	ဦးလှခိုင်	ညွှန်ကြားရေးမှုး (ဤမ်း)။
၂။	ဦးအေးသိန်း	၃- ညွှန်ကြားရေးမှုး၊ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနနဲ့။
၃။	ဒေါ်ဇွဲးဇွဲးဝင်း	လက်ထောက်ညွှန်ကြားရေးမှုး။ (ချုပ်ယူ)
၄။	ဦးကျော်လွင်	။
၅။	ဦးမောင်မောင်	ဦးစီးအရာရှိ၊ ရန်ကုန်တိုင်း (ထိန်းသိမ်းရေး)။
၆။	ဦးထွန်းမြင်အောင်	မြို့နယ်မန်နေရာ၍(ခု)
၇။	Ms. Inaki	JICA Expert, Water Management I Field
၈။	ဦးအောင်ထိုလ်	ဦးစီးအရာရှိ WMI
၉။	ဒေါ်သန်းသန်းဦး	။
၁၀။	ဦးအေးမင်း	၃ - ဦးစီးမှုး WMI
၁၁။	ဦးအောင်နိုင်	ဦးစီးအရာရှိ၊ သင်တန်းဌာနစီတ်။

ဧယာ: (၂ - ၁)

ဆည်ရေကို အကျိုးရှိစွာ အသုံးချမှုပညာပေးဆွဲးနှုံးဖွဲ့တွင် တက်ရောက်သော

ဆည်သည်တော်များစာရင်း

နေ့စွဲ – ၁၅.၈.၂၀၀၀

စဉ်	အမည်	ရာထူး/ဌာန
၁။	ဦးလှိုင်	အော်ကြားရေးမှုး (ပြစ်း)။
၂။	ဦးအေးသီန်း	၁- အော်ကြားရေးမှုး၊ ဆည်မြောင်းပညာရပ်ဖွဲ့မြှုပ်လေ့ကျင့်ရေးဌာနခွဲ။
၃။	ဒေါ်ဇွေးဇွေးဝင်း	လက်ထောက်အော်ကြားရေးမှုး။ (ခြုံဥပဒေ)
၄။	ဦးကျော်လွင်	။
၅။	ဦးမောင်မောင်	ဦးစီးအရာရှိ၊ ရန်ကုန်တိုင်း (ထိန်းသိမ်းရေး)။
၆။	ဦးထွန်းမြင့်အောင်	မြို့နယ်မန်နေဂျာ(၁၇)
၇။	ဦးနိုင်	လူဗျာ၊ မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
၈။	Ms. Inaki	JICA Expert, Water Management I Field
၉။	ဒေါ်အေးအေးလှိုင်	ဦးစီးအရာရှိ၊ သင်တန်းဌာနစီတု။
၁၀။	ဦးအောင်နိုင်	။
၁၁။	ဦးအောင်ပိုလ်	ဦးစီးအရာရှိ WMI
၁၂။	ဒေါ်သန်းသန်းဦး	။
၁၃။	ဦးအေးမင်း	၁ - ဦးစီးမှုး WMI
၁၄။	ဦးအောင်လင်း	ဦးစီးမှုး၊ ဆည်မြောင်း
၁၅။	ဦးသန်းဝင်း	။
၁၆။	ဦးခင်မောင်ဝင်း	နိုက်ပျိုးရေး
၁၇။	ဦးကံထွန်း	။
၁၈။	ဒေါ်မာမာမြင့်	။
၁၉။	ဦးဝင်းနိုင်	။
၂၀။	ဦးဝင်းနိုင်နိုင်	။
၂၁။	ဦးမြတ်ကျော်	။
၂၂။	ဦးဇွေးမြင့်	၁ - ကြိုးမှုး၊ နိုက်ပျိုးရေး

ပေါ် (၂ - ၁)

ဆည်ကျင်းမြို့တွင် အသုံးချမှုပညာပေးဆွဲနှင့် တက်ရောက်သော

ဆည်သည်စတုရန်းစာရင်း

နေ့ - ၁၇၊ ၈၊ ၂၀၀၀

စဉ်	အမည်	ရာထူး/ဌာန
၁။	ဦးလှနိုင်	အဲန်ကြားရေးမှုး (၌၏။)
၂။	ဦးအေးသီန်း	၃- အဲန်ကြားရေးမှုး၊ ဆည်ကြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ။
၃။	ဒေါ်ဇွဲးဇွဲးဝင်း	လက်ထောက်ညွှန်ကြားရေးမှုး။ (၅၂၅၂)
၄။	ဦးကျော်လွင်	။
၅။	ဦးမောင်မောင်	ဦးစီးအရာရှိ၊ ရှုန်ကုန်တိုင်း (တိုင်းသီမ်းရေး)။
၆။	ဦးထွန်းမြင်အောင်	မြို့နယ်မန်နေဂျာ(၄)
၇။	Mr.Sugatani	JICA Expert, Irrigation Information Management Field
၈။	ဒေါ်အေးအေးလိုင်	ဦးစီးအရာရှိ သင်တန်းဌာနစိတ်
၉။	ဦးအောင်နိုင်	။
၁၀။	ဦးအောင်ပိုလ်	ဦးစီးအရာရှိ WMI
၁၁။	ဒေါ်သန်းသန်းဦး	။
၁၂။	ဦးအေးမင်း	၃- ဦးစီးမှုး၊ WMI
၁၃။	ဦးစန်းဝင်းနိုင်	ဦးစီးအရာရှိ၊ WMII
၁၄။	ဒေါ်မြင်းမြင်းသန်း	။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ^၁
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဆည်မြောင်းဉီးစီးဌာန
ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ

ငမိုးရိပ်ဆည်(လက်ယာတူးမြောင်း)ရေသောက်နှုန်း
တောင်သူလယ်သမားများအတွက်
ဆည်ရေကိုအကျိုးရှိစွာအသုံးချမှုခိုင်ရာပညာဆွေးနွေးပွဲ

(Seminar on Effective Use of Irrigation Water for Farmers in Ngamoeeyeik)
ကျင့်ပခြင်းနှင့်ပတ်သက်သည့်အစီရင်ခံစာ

ငမိုးရိပ်ဆည် (လက်ယာမြောင်း) ရေသောက်ရေ့ယာရှိ တောင်သူလယ်သမားများအတွက်
ဆည်ရေကိုအကျိုးရှိစွာ အသုံးချမှုဆိုင်ရာ ပညာပေးဆွေးနွေးပွဲကျင်းပခြင်းနှင့်
ပတ်သက်သည့် အစီရင်ခံစာ

၁။ နိဒါန်း

ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ၊ အဆင့် (၂) စီမံကိန်းကို ၁၉၉၉ ခုနှစ်မှ ၀၀၁၄၅၅၅
နည်းစနစ်ကျသော ရေစီမံခန့်ခွဲမှု နည်းပညာများရရှိရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
အောင်စီ၏ အကုအညီဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ဤအဆင့် (၂) စီမံကိန်းတွင် ဌာနစိတ် (၅) ခု
ဖွဲ့စည်း၍ နည်းပညာပူးပေါင်းဆောင်ရွက်မှုကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော်လျက်
ရှိပါသည်။ ရေစီမံခန့်ခွဲမှုဌာနစိတ် (၁) နှင့် သင်တန်းဌာနစိတ်တို့မှ ငမိုးရိပ်ဆည် (လက်ယာမြောင်း)
ရေသောက်ရေ့ယာရှိ တောင်သူများအတွက် ဆည်ရေကိုအကျိုးရှိစွာအသုံးချမှုဆိုင်ရာ ပညာပေး
ဆွေးနွေးပွဲ (Seminar on Effective use of Irrigation Water for Farmers in Ngamoeyeik) ကို
၂၀၀၀ ပြည့်နှစ် ဧပြီလ (၁) ရက်နေ့နှင့် (၃) ရက်နေ့တွင် လုပ်းကူးမြို့ စစ်ဆေးခြင်း (Test
Farm) ရေ့ယာရှိ အစည်းဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ ရည်ရွယ်ချက်

ငမိုးရိပ်ဆည် (လက်ယာမြောင်း) ရေသောက်ရေ့ယာရှိ တောင်သူလယ်သမားများအား ရေစနစ်တကျ
စီမံခန့်ခွဲမှုနှင့် ဆည်မြောင်းအဆောက်အအွဲများ ထိန်းသိမ်းခြင်းဆိုင်ရာ အခြေခံကျသော နည်းပညာ
ပဟုသုတေသနများ လေ့လာရရှိစေပြီး ထိရောက်သော ရေစီမံမှု၏ အကျိုးကျေးဇူးများကို နားလည်သဘောပေါက်
စေရန် ရည်ရွယ်၍ ဤဆွေးနွေးပွဲကို ဖွင့်လှစ်ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

၃။ ဆွေးနွေးပို့ချမှုအစီအစဉ်

ဆည်ရေကိုအကျိုးရှိစွာ အသုံးချမှုဆိုင်ရာ ပညာပေးဆွေးနွေးပွဲ (Seminar on Effective use
of Irrigation Water for Farmers in Ngamoeyeik) ကို နေ့လည် (၁:၀၀) မှ (၃:၃၀) နာရီထိ
ကျင်းပရန် စီစဉ်ထားရှိခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးထားသော အချိန်ပေား အစီအစဉ်မှာ
အောက်ပါအတိုင်း ဖြစ်ပါသည်။

အခမ်းအနား အစီအစဉ် . . .

- ၁။ အခမ်းအနားဖွင့်လှစ်ပြောင်း ပြောကြည့်ခြင်း။
- ၂။ လပ်ယာနိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအကံပေးပုဂ္ဂိုလ်-ဦးသန်းအောင်မှ အဖွင့်အမှာ စကား ပြောကြားခြင်း။
- ၃။ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု၊ လေကျင့်ရေးဌာနခွဲ၊ ခုတိယညွှန်ကြားရေးမှူး - ဦးအေားသိန်းမှ အမှာစကား ပြောကြားခြင်း။
- ၄။ သင်တန်းဌာနစိတ်၊ ဦးစီးအရာရှိ - ဦးအောင်နိုင်မှ စီမံကိန်းအဆင့် (၂) အကြာင်း သိကောင်းစရာ များအား ရှင်းလင်းတင်ပြခြင်း။
- ၅။ ရေစီမံခန့်ခွဲမှုဌာနစိတ်(၁)ရွှေပန်ပညာရှင် Ms. Inaki ဌာနစိတ်အကြာင်းမိတ်ဆက်ပြောကြားခြင်း။
- ၆။ ရေစီမံခန့်ခွဲမှုဌာနစိတ် (၁) တာဝန်ခံ ဦးစီးအရာရှိ - ဦးအောင်စိုလ်မှ ဆည်ရေကိုအကျိုးရှိစွာ အသုံးချ နိုင်ရေးအတွက် လိုအပ်ချက်များအကြာင်းကို ရှင်းလင်းတင်ပြခြင်း။
- ၇။ ရေစီမံခန့်ခွဲမှုဌာနစိတ် (၁) ဦးစီးအရာရှိ - ဒေါ်သန်းသန်းဦးမှ ဆည်ရေလေလွင့်ဆုံးရှုံးခြင်းမှ လျော့နည်း စေရန် လိုက်နာအောင်ရှက်ရမည့် အချက်များအကြာင်း ရှင်းလင်းတင်ပြခြင်း။
- ၈။ ရန်ကုန်တိုင်း (ထိန်းသိမ်းရေးရုံး) ဦးစီးအရာရှိ - ဦးမောင်မောင်မှ ဆည်မြောင်းဌာန၏ ရေပေးဝေမျှ ဆိုင်ရာ တာဝန် ဝတ္ထုရားများအကြာင်း ရှင်းလင်းတင်ပြခြင်း။
- ၉။ ဆွေးနွေးပွဲ (၁၅) မိနစ်ခန့် ဆွေးနွေးပို့ဆောင်ရွက်မှုနှင့် အဖျက်ရည်မှန်းများဖြင့် အညွှန်ခံခြင်း။
- ၁၀။ မြန်မာ့နိုက်ပျိုးရေးလုပ်ငန်း၊ လက်ထောက်မန်နေဂျာ - ဦးကြည်မြင့်မှ စပါးနိုက်ပျိုးရေးအတွက် ရရှိ အပ်မှု ပမာဏအကြာင်း ရှင်းလင်းတင်ပြခြင်း။
- ၁၁။ အခမ်းအနားတက်ရောက်သူများမှ ပြန်လည်မေးမြန်းသည်များကို ဖြောက်ခြင်း။
- ၁၂။ ရန်ကုန်တိုင်း (ထိန်းသိမ်းရေးရုံး) မှ ခုတိယညွှန်ကြားရေးမှူး - ဦးမျိုးလွင်မှ ဖြည့်စွက်ဆွေးနွေးခြင်း။
- ၁၃။ အဲ့မြို့စား ညွှန်ကြားရေးမှူး - ဦးလှခိုင်မှ ဖြည့်စွက်ဆွေးနွေးခြင်း။
- ၁၄။ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု၊ လေကျင့်ရေးဌာနခွဲ၊ ခုတိယညွှန်ကြားရေးမှူး - ဦးအေားသိန်းမှ နိုင်းချုပ် အမှာစကား ပြောကြားခြင်း။
- ၁၅။ အခမ်းအနားပြီးဆုံးကြာင်း ကြော်ခြင်း။

၄။ ဆွေးနွေးတင်ပြမှုနည်းစနစ်

ဤဆွေးနွေးပွဲတွင် သင်တန်းကြာနစ်တန်း ရေါ်မံခန့်ခွဲမှုပြောနစ်တ် (၁)မှ ဦးစီးအရာရှိများက စီမံကိန်းအဆင့် (၂) အကြောင်းသိကောင်းစရာများ၊ ဆည်ရေကိုအကျိုးရှိစွာ အသုံးချိန်ငြေားအတွက် လိုအပ်ချက်များ၊ ဆည်ရေ လေလွင်ဆုံးရုံးခြင်းမှ လျှော့နည်းစေရန် လိုက်နာရမည်။ အချက်များ၊ ဖြန်မား စိုက်ပျိုးရေးလုပ်ငန်း မြေအသုံးချရေး မန်နေဂျာမှ သီးနှံအတွက် ရေလိုအပ်မှုပမာဏ၊ အကြောင်းကို ရှင်းလင်းတင်ပြချက်များကို Power Point Slide Projector များ၊ အသုံးပြု၍ လည်းကောင်း၊ White Board များသုံး၍ လည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ သီးနှံအတွက် ရေလိုအပ်မှုပမာဏ ရှင်းလင်းဖော်ပြချက် Lecture Note များ၊ ဆည်ရေ ပေးဝေမှုနှင့် ထိန်းသိမ်းရေးဆိုင်ရာများ၊ အကြောင်း Short Note များ၊ ငမ့်ရှိပို့ဆည်းစီမံကိန်း တည်နေရာပြုမြေပုံနှင့် တည်ဆောက်မှုခိုင်ရာ အချက်အလက်များ ပါဝင်သော လက်ကမ်းစာတောင်ကိုလည်း ဖြန့်ဝေပေးခဲ့ပါသည်။

ဆွေးနွေးပွဲအစီအစဉ်တွင်လည်း ဆွေးနွေးပွဲရှင်းလင်းမှုများကို တက်ရောက်သူတောင်သူများမှ ပွင့်လင်းစွာ ဆွေးနွေးနိုင်ရန် စီစဉ်ထားရှိပါသည်။ ရန်ကုန်တိုင်း (ထိန်းသိမ်းရေးရုံး)မှ ဓာတ်ယူညွှန်ကြားရေးမှုး - ဦးမျိုးလွှင်မှ လက်ယာမြောင်းတစ်လျှောက် ရေပေးဝေမှု၊ သီးနှံစိုက်ပျိုးမှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ပေးမှု၊ အခြေအနေများ၊ အက်အခဲများကို ပြည့်စွဲကိုဆွေးနွေးပေးခဲ့ပါသည်။ အောင်စုံစားညွှန်ကြားရေးမှုး - ဦးလုခိုင်မှုလည်း ဆွေးနွေးပွဲ ကျင်းပမျှပညာပေးမှုအပေါ် ပြည့်စွဲကိုဆွေးနွေးမှုများကို လုပ်ဆောင်ပေးခဲ့ပါသည်။ ဆွေးနွေးပွဲ ကျင်းပမျှအပေါ် လေ့လာသုံးသပ်မှုပြနိုင်ရန်အတွက် တောင်သူလယ်သမားများအား (Questionnaires) မေးခွန်း တစ်ခုစီပေးဝေခဲ့ပြီး ဖြေကြားထားသောစာချက်များကို သက်ဆိုင်ရာ ရုံးက များမှ တစ်ဆင့် ရန်ကုန်တိုင်း ထိန်းသိမ်းရေးရုံးနှင့် ညိုနိုင်းစီစဉ်ပြီး ရယူခဲ့ပါသည်။

၅။ သင်တန်းသားများနှင့် သင်တန်းတက်ရောက်မှုအခြေအနေ

ဆွေးနွေးပွဲသင်တန်းများသို့ ငမ့်ရှိပို့ဆည်း (လက်ယာမြောင်း) ရေသောက်ရေးယာများ၊ တောင်သူလယ်သမား (၆၀) စီ တက်ရောက်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများက ဖြန်မားစိုက်ပျိုးရေးလုပ်ငန်း၊ ဆည်မြောင်း ဦးစီးဌာန(ထိန်းသိမ်းရေးရုံး)၊ မြေစာရင်းရုံး၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့နှင့် စီစဉ်ကာ လျှောထားခဲ့ပါသည်။ (၁.၈.၂၀၀၀) နေ့၊ ဆွေးနွေးပွဲခြေ တောင်သူလယ်သမားဦးရေ (၄၉) ဦးတက်ရောက်ခဲ့ပါသည်။ ဖိတ်ကြားထားသည့်ဒေါ်သည့်တော်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ JICA Experts များ၊ သက်ဆိုင်ရာ Counterparts များ၊ အပါအဝင် စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ပါသည်။ (၃.၈.၂၀၀၀) နေ့တွင်လည်း တောင်သူလယ်သမား (၄၉) ဦးအပြင် ဖိတ်ကြားထားသည့် ဒေါ်သည့်တော်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ JICA Experts များ၊ သက်ဆိုင်ရာ Counterparts များ တက်ရောက်ခဲ့ကြပြီး စုစုပေါင်း (၆၇) ဦးရှိခဲ့ပါသည်။ သင်တန်းသားစာရင်းနှင့် ဒေါ်သည့်တော်များစာရင်းကို ယေား - (၁) နှင့် (၂) တွင် ဖော်ပြထားပါသည်။

၆။ အထွေထွေသုံးသပ်ချက်

ဆွေးနွေးပွဲကာလသည် အချိန်တိတောင်းသော်လည်း တောင်သူလယ်သမားများအား ဤဆွေးနွေးပွဲသုံး တက်ရောက်ရခြင်းကြောင့် အကျိုးကျေးဇားများရရှိကြောင်းကို သုံးသပ်ထင်ဖြင့်ချက် (Questionnaires) ပုံစံများတွင် ဖြေကြားထားသည်များမှ သိရှိရပါသည်။ ငြင်းအပြင် ဆွေးနွေးပွဲမှုပို့ချသော အကြောင်းအရာ များသည် ယင်းတို့၏ လုပ်ငန်းအတွက် အသုံးဝင်ကြောင်း၊ သင်တန်းပို့ချမှုနှင့်ဖုန်းနှင့်များ ကောင်းမွန်ပါကြောင်း၊ ပို့ချသောအကြောင်းအရာများအား ရှင်းလင်းစွာနားလည်ကြောင်း၊ ရေနှုတ်မြောင်းများ၊ ပါးတားကွုတ်များ ထားရှိခြင်းပြင့် ရေစီမံမှုပြရာတွင် လွယ်ကူစေ၍ ရေစနစ်တာကျသွင်းခြင်းသည်လည်း စပါးအတွက်နှုန်းတိုးရန် အကျိုးရှိကြောင်း၊ သိရှိနားလည်ကြောင်းသိရှိရပါသည်။ ရေပေးအဆောက်အအုံများကို ပိတ်၍ ရေမယူသင့်ကြောင်း၊ ကွုက်ဆင့်သောက်စနစ်ပြင့် ရေယူပါက လိုသည့်အချိန်တွင် ရေယူရန်ခက်ခဲခြင်း၊ ရေပို့ရေလျှော့ထုတ်ရန် ခက်ခဲ၍ ရေလွန်နိုင်ခြင်း၊ ရေလေလွင့်ခုံးရုံးများ များပြားစေနိုင်ခြင်းတို့ကို ဖြစ်စေကြောင်း နားလည်သော ပေါက်ကြောင်းသိရှိရပါသည်။

တောင်သူလယ်သမားများ၏ လယ်ကွဲ့များတွင် ကြံးတွေ့ရသော အခက်အခဲများကို ဖော်ပြကသော အပိုင်း၌ ဒီဂိုင်-၅ မှာအချို့နေရာများတွင် ပါးတားကွုတ်မြောင်းများထက်ဖြင့်နေ၍ ရေယူရန် ခက်ခဲကြောင်း၊ ယင်း၏ ဘေးရှိ ရေနှုတ်မြောင်းမှ ရေပို့ရေလျှော့ကိုပိတ်ပြီး ရေစပ်စက်ဖြင့် ရေတင်နိုက်ပျိုးရသဖြင့် ခက်ခဲမှုရှိကြောင်းများ သိရှိရပါသည်။

ဘားလားချောင်း ဆင်ဖုန်ရေတံခါးကို နွေစပါးများ အချိန်မြို့စိုက်ပျိုးနိုင်ရန်အတွက် ကြိုတင်စိတ်ပြပြင်ပေးရန် တောင်းဆိုမှုများရှိပြီး၊ ယင်းဒေသတွင် ယခင်လျောထားချက်အတိုင်း ပေ (၅၀၀၀) ခန့် မြောင်းတူး လုပ်ဆောင်ပေးပါက စိုက်ကေ (၂၀၀) ခန့် နွေစပါးစိုက်ပျိုးနိုင်ပည်ဖြစ်ကြောင်း၊ ဆည်မြောင်း ဥပဒေများကို တောင်သူများအား စည်းကမ်းလိုက်နာစေရန် အသေးစိတ်ရှင်းပြစေလိုကြောင်းကို လည်းကောင်း၊ ကွဲ့အမှတ် - ၁၀၄၃ အေား တွင် လက်သွယ်မြောင်းကျဉ်းနေ၍ ချွဲပေးပါက ကေ (၁၅၀) ခန့် စိုက်ပျိုးရန် အဆင်ပြုမှုရှိမည် ဖြစ်ကြောင်း၊ ရေစီမံခန့်ခွဲမှုသင်တန်းများကို နေရာအနဲ့ ကျင်းပပြုလုပ်ပေးသင့်ကြောင်း ကိုလည်းစိတ်ဝင်စားဖွယ် အကြံးပြုကြောင်းကို ငြင်းတို့၏ ဖြေကြားချက်များအား သိရှိရပါသည်။

၇။ နိုင်း

နိုင်းချုပ်အားဖြင့် JICA အဖွဲ့မှ ကုညီထောက်ပံ့မှု၊ သက်ဆိုင်ရာဝန်ထမ်းအသီးသီးမှ ပညာဖြန့်ဝေဆွေးနွေးပေးမှု၊ အငြင်းစားကြီးများ၏ စေတနာဖြင့် ဖြည့်စွက်ဆွေးနွေးပေးမှု၊ သင်တန်းတက်ရောက်သူများမှ စိတ်ဝင်စားစွာ လေ့လာဆွေးနွေးမှုများကြောင့် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု၊ လေ့ကျင့်ရေးဌာနခွဲ၊ အဆင့် (၂) စီမံကိန်းမှ ကျင်းပခဲ့သော ဆွေးနွေးပွဲသည် အောင်မြင်စွာဖြီးစီးခဲ့ပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်။

ဆည်ရေကို အကျိုးရှိစွာအသုံးချမှုပညာပေးသင်တန်းတွင် တက်ရောက်သော

သင်တန်းသား/ သမဂ္ဂဗားတရာ်း

နှစ် - ၁၂၀၀၀

အမှတ် စဉ်	အမည်
၁။	ဦးမြင့်ဦး
၂။	ဦးလှသောင်း
၃။	ဦးဝင်းနှင့်
၄။	ဦးတင်မြင့်
၅။	ဦးမျိုးညွှန်း
၆။	ဦးမျိုးမင်းဦး
၇။	ဦးမောင်မြင့်
၈။	ဦးငြေးမြင့်
၉။	ဦးကျော်နှင့်ဦး
၁၀။	ဦးသိန်း
၁၁။	ဦးထွန်းနှင့်ဦး
၁၂။	ဦးကျော်မင်း
၁၃။	ဦးသိန်းလှိုင်
၁၄။	ဦးထွန်းလှ
၁၅။	ဦးစံမဲ့
၁၆။	ဦးလှကြည်
၁၇။	ဦးငြေးမြင့်

အမှတ် စဉ်	အမည်
၁၈။	ဦးသိန်းလှိုင်
၁၉။	ဦးကျော်ကျော်
၂၀။	ဦးသန်းငြေး
၂၁။	ဦးမောင်ဝယ်
၂၂။	ဦးသန်းငြင်
၂၃။	ဦးသန်းငြင်
၂၄။	ဦးသန်းငြင်
၂၅။	ဦးသန်းငြင်
၂၆။	ဦးသန်းငြင်
၂၇။	ဦးသန်းလှိုင်
၂၈။	ဦးကျော်သိန်း
၂၉။	ဦးဟု
၃၀။	ဦးလှအော်
၃၁။	ဦးအော်မြင့်
၃၂။	ဦးကူလား
၃၃။	ဦးတင်ဖိုး
၃၄။	ဦးကြက်နီး

အမှတ် စဉ်	အမည်
၃၅။	ဦးသန်းဖိုး
၃၆။	ဦးကျော်မင်းလှိုင်
၃၇။	ဦးဝင်ဝင်း
၃၈။	ဦးအေားသိန်း
၃၉။	ဦးသန်းငြေး
၄၀။	ဦးတင်အော်
၄၁။	ဦးမျိုးကျော်ကျော်
၄၂။	ဦးဇော်မင်း
၄၃။	ဦးမောင်လှ
၄၄။	ဦးထွန်းလေး
၄၅။	ဦးချစ်လှိုင်
၄၆။	ဦးညာဏ်စိန်း
၄၇။	ဦးသောင်းဦး
၄၈။	ဦးသန်းအော်
၄၉။	ဦးလှအောင်

ဆည်ရေကို အကျိုးရှိစွာအသုံးချမှုပညာပေးသင်တန်းတွင် တက်ရောက်သော

သင်တန်းသား/ သမဂ္ဂီးတရာ်း

နေ့ - ၃၀.၈.၀၀

အမှတ် စဉ်	အမည်
၁။	ဦးချွဲ
၂။	ဦးလှသိန်း
၃။	ဦးဝင်းလှိုင်
၄။	ဦးဝင်းကြိုင်
၅။	ဦးဝင်းရွှေ
၆။	ဦးလှထွန်း
၇။	ဦးမြကြိုင်
၈။	ဦးမြလှိုင်
၉။	ဦးတင်အေး
၁၀။	ဦးသောင်းဟန်
၁၁။	ဦးအောင်သန်း
၁၂။	ဦးချွဲပန်း
၁၃။	ဦးမြအေး
၁၄။	ဦးမြသောင်း
၁၅။	ဦးသိန်းလှိုင်
၁၆။	ဦးဝင်းကြိုင်
၁၇။	ဦးစန်းအောင်

အမှတ် စဉ်	အမည်
၁၈။	ဦးမောင်ကြိုင်
၁၉။	ဦးအောင်သိန်း
၂၀။	ဦးဝင်းပိုလ်
၂၁။	ဦးစိုးမြင်း
၂၂။	ဦးသန်းနိုင်
၂၃။	ဦးထောင်လင်း
၂၄။	ဦးတာင်ဝင်း
၂၅။	ဦးဖိုးပါ
၂၆။	ဦးသန်းရွှေ
၂၇။	ဦးအောင်စိုး
၂၈။	ဦးအောင်တိုး
၂၉။	ဦးစိုးမြင်း
၂၁။	ဦးမင်းနိုင်
၂၂။	ဦးသိန်းထွန်း
၂၃။	ဦးအောင်စိုး
၂၄။	ဦးဇွဲးလွှဲ့လှိုင်
၂၅။	ဦးအောင်ဆန်းမြင်း
၂၆။	ဦးဘာက်မြင်း
၂၇။	ဦးဘာက်မြင်း
၂၈။	ဦးတင်မောင်သန်း
၂၉။	ဦးစိုးနိုင်

အမှတ် စဉ်	အမည်
၃၁။	ဦးသောင်းရွှေး
၃၂။	ဦးကျော်လွှင်
၃၃။	ဦးဘိုးကော်
၃၄။	ဦးလှထွန်း
၃၅။	ဦးလှမြင်း
၃၆။	ဦးသန်းလွှင်
၃၇။	ဦးမြောက်မြင်း
၃၈။	ဦးတင်မောင်သန်း
၃၉။	ဦးစိုးနိုင်

ဆည်ပရက္ခ အကချို့ရှိစွာအသုံးချမှုပညာပေးဆွဲးနှင့်တွင် တက်ပရာက်သော

ညွှန်သည်တော်များတရာ်:

နေ့ - ၁၂.၀၀

စဉ်	အမည်	ရာထူး / ဌာန
၁။	ဦးသန်းအောင်	ဝန်ကြီးအကြံပေးပုဂ္ဂိုလ်၊ ဆည်မြောင်းဦးစီးဌာန။
၂။	ဦးလှနိုင်	ညွှန်ကြားရေးမှူး (ဤစိုး)။
၃။	ဦးမျိုးလွင်	၂ - ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်း (ထိန်းသိမ်းရေး)။
၄။	ဦးအေးသိန်း	၂ - ညွှန်ကြားရေးမှူး၊ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ။
၅။	ဒေါ်ငြေးငြေးဝင်း	လက်ထောက်ညွှန်ကြားရေးမှူး (I.T.C.)
၆။	ဦးကျော်လွင်	။
၇။	ဦးမောင်မောင်	ဦးစီးအရာရှိ၊ ရန်ကုန်တိုင်း (ထိန်းသိမ်းရေး)။
၈။	ဦးကျော်ဇော်	။
၉။	ဦးခင်မောင်စန်း	။
၁၀။	ဦးအေးထွန်း	မန်နေဂျာ၊ မြေအသုံးချရေးဦးစီးဌာနခွဲ (MAS)
၁၁။	Mr. Otaka	JICA Expert, Training Field
၁၂။	Ms. Inaki	JICA Expert, Water Management I Field
၁၃။	ဦးအောင်မျိုးဆွဲ	ဦးစီးအရာရှိ၊ WMII
၁၄။	ဦးမျိုးဇော်ဇော်	။
၁၅။	ဦးသန်းငြေး	၂ - ဦးစီးမှူး WMII
၁၆။	ဦးအောင်ပိုလ်	ဦးစီးအရာရှိ၊ WMI
၁၇။	ဒေါ်သန်းသန်းဦး	။
၁၈။	ဦးအေးမင်း	၂ - ဦးစီးမှူး WMI
၁၉။	ဒေါ်ထားထားဝင်း	ဦးစီးအရာရှိ၊ သင်တန်းဌာနစိတ်။
၂၀။	ဦးအောင်နိုင်	။
၂၁။	ဦးကျော်ကျော်ဦး	၂ - ဦးစီးမှူး (လက်ယာမြောင်း)၊ ရန်ကုန်တိုင်း (ထိန်းသိမ်းရေး)။

ဆည်ပရက္ခ အကျိုးရှိစွာအသုံးချမှုပညာပေးဆွဲနှင့်တာက်ပရာက်သော

ဆည်သည်တော်များတရာ်:

နေဖွဲ့ - ၃၀.၈.၀၀

စဉ်	အမည်	ရာထူး / ဌာန
၁။	ဦးလှခိုင်	ဗျာန်ကြားရေးမှူး (ဤမှု)။
၂။	ဦးမျိုးလွင်	ဗု - ဗျာန်ကြားရေးမှူး၊ ရန်ကုန်တိုင်း (ထိန်းသိမ်းရေး)။
၃။	ဦးအေားသိန်း	ဗု - ဗျာန်ကြားရေးမှူး၊ ဆည်ပမြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနနဲ့။
၄။	ဒေါ်ဇွေးဇွေးဝင်း	လက်ထောက်သွာန်ကြားရေးမှူး။ (I.T.C)
၅။	ဦးကျော်လွင်	။
၆။	ဦးမောင်မောင်	ဦးစီးအရာရှိ၊ ရန်ကုန်တိုင်း (ထိန်းသိမ်းရေး)။
၇။	ဦးခင်မောင်စန်း	။
၈။	ဦးထွန်းမြင်အောင်	မြို့နယ်မန်နေဂျာ၊ (MAS)`
၉။	ဦးကြည်မြင့်	လ/ထ မန်နေဂျာ၊ မမြေအသုံးချရေးဦးစီးဌာနနဲ့ (MAS)
၁၀။	Ms. Inaki	JICA Expert, Water Management I Field
၁၁။	ဦးအောင်မျိုးဆွဲ	ဦးစီးအရာရှိ၊ WMII
၁၂။	ဦးမျိုးလော်လော်	။
၁၃။	ဦးသန်းဇွေး	ဗု - ဦးစီးမှူး WMII
၁၄။	ဦးအောင်မိုလ်	ဦးစီးအရာရှိ၊ WMI
၁၅။	ဒေါ်သန်းသန်းဦး	။
၁၆။	ဦးအေားမာင်း	ဗု - ဦးစီးမှူး WMI
၁၇။	ဦးအောင်နိုင်	ဦးစီးအရာရှိ၊ သင်တန်းဌာနစိတ်။
၁၈။	ဦးကျော်ကျော်ဦး	ဗု - ဦးစီးမှူး (လက်ယာမြောင်း)၊ ရန်ကုန်တိုင်း (ထိန်းသိမ်းရေး)။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစီးရ^၁
လယ်ယာစိက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဆည်မြောင်းဦးစီးဌာန
ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ

ကမိုးရိပ်ဆည်(ပင်မတူးမြောင်း)ရေသာက်ရှိယာရှိ
တောင်သူလယ်သမားများအတွက်
ဆည်ရေကိုအကျိုးရှိစွာအသုံးချမှုဆိုင်ရာပညာခွေးနွေးပွဲ

(Seminar on Effective Use of Irrigation Water for Farmers in Ngamoeik)

ကျင့်ပစ်းနှင့်ပတ်သက်သည့်အစီရင်ခံစာ

**ဝမ်းရိပ်ဆည် (ပင်မတူးမြောင်း) ရေသာက်ရေးယာဉ် တောင်သူလယ်သမားများအတွက်
ဆည်ရေကိုအကျိုးရှိစွာ အသုံးချမှုဆိုင်ရာ ပညာပေးဆွေးနွေးပွဲကျင်းပခြင်းနှင့်
ပတ်သက်သည့်အစီရင်ခံစာ**

၁။ နိဒါန်း

ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင်ရေးဌာနနဲ့ အဆင့် (၂) စီမံကိန်းကို ၁၉၉၉ ခုနှစ်မှ စတင်၍
နည်းစနစ်ကျသာ ရေစီမံခန့်ခွဲမှုနည်းပညာများရရှိရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပုံးပေါင်းဆောင်ရွက်ရေး
အောဂျင်စီ၏ အကုအညီဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ဤအဆင့် (၂) စီမံကိန်းတွင် ဌာနစိတ် (၅) ခု
ဖွဲ့စည်း၍ နည်းပညာပုံးပေါင်းဆောင်ရွက်မှုကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော်လျက်
ရှိပါသည်။ ရေစီမံခန့်ခွဲမှု ဌာနစိတ် (၁) မှ ဝမ်းရိပ်ဆည် (ပင်မတူးမြောင်း) ရေသာက်ရေးယာဉ်
တောင်သူများအတွက် ဆည်ရေကိုအကျိုးရှိစွာ အသုံးချမှုဆိုင်ရာ ပညာပေးဆွေးနွေးပွဲ (Seminar on
Effective use of Irrigation Water for Farmers in Ngamoeeyeik) ကို ၂၀၀၀ ပြည့်နှစ် နှစ်လ
(၂၁) ရက်နေ့တွင် လှည်းကူးမြို့ စမ်းသပ်စိုက်ကွင်း (Test Farm-Briefing Hall) တွင် ကျင်းပပြလုပ်
ခဲ့ပါသည်။

၂။ ရည်ရွယ်ချက်

**ဝမ်းရိပ်ဆည် (ပင်မတူးမြောင်း) ရေသာက်ရေးယာဉ် တောင်သူလယ်သမားများအား
ရေစနစ်တာကျ စီမံခန့်ခွဲမှုနှင့် ဆည်မြောင်းအဆောက်အညီများ ထိန်းသိမ်းခြင်းဆိုင်ရာ အခြေခံကျသာ
နည်းပညာပုံးပေါင်းဆောင်ရွက်မှု များလေ့လာရရှိစေပြီး ထိရောက်သာ ရေစီမံမြှော်၏ အကျိုးကျေးဇူးများကို
နားလည်သောပေါက်စေရန် ရည်ရွယ်၍ ဤဆွေးနွေးပွဲကို ဖွင့်လှစ်ကျင်းပပြလုပ်ခဲ့ခြင်းဖြစ်ပါသည်။**

၃။ ဆွေးနွေးပို့ချမှုအစီအစဉ်

ဤဆွေးနွေးပွဲ (Seminar on Effective use of Irrigation Water for Farmers in Ngamoeeyeik) ဆည်ရေကိုအကျိုးရှိစွာ အသုံးချမှုဆိုင်ရာ ပညာပေးဆွေးနွေးပွဲကို နေ့လည် (၁၀၀၀) မှ
(၃၇၃၀) နာရီထိ ကျင်းပရန် စီစဉ်ထားရှိခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးထားသာ
အချင်းပေါ်မှာ အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အခမ်းအနား အစီအစဉ် . . .

- ၁။ အခမ်းအနား ဖွင့်လှစ်ကြောင်း ပြောကြားခြင်း၊
- ၂။ ဒီဇိုင်း နှင့် ပုံထုတ်ဌာနခဲ့ ညွှန်ကြားရေးမှူးဦးအုံခိုင်မှုအဖွင့်အမှာစကား ပြောကြားခြင်း၊
- ၃။ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခဲ့၊ ခုတီယည်ဗုဏ်ကြားရေးမှူး - ဦးအေားသိန်းမှ အမှာစကား ပြောကြားခြင်း၊
- ၄။ သင်တန်းဌာနစိတ်၊ ဦးစီးအရာရှိ ဦးအောင်နိုင်မှ ဒီမံကိန်းအဆင့် (၂) အကြောင်း သိကောင်းစရာ များအား ရှင်းလင်းတင်ပြခြင်း၊
- ၅။ ရေစီမံခန့်ခွဲမှုဌာနစိတ် (၁) တာဝန်ခံ ဦးစီးအရာရှိ ဦးအောင်နိုင်လုံးမှ ဆည်ရေကိုအကျိုးရှိစွာ အသုံးချ နိုင်ရေး အတွက် လိုအပ်ချက်များအကြောင်းကို ရှင်းလင်းတင်ပြခြင်း၊
- ၆။ ရေစီမံခန့်ခွဲမှုဌာနစိတ် (၁) ဦးစီးအရာရှိ ဒေါသန်းသန်းဦးမှ ဆည်ရေလေလွှင့်ဆုံးရှုံးခြင်းမှ လေ့ရှိနည်း စေရန်လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း ရှင်းလင်းတင်ပြခြင်း၊
- ၇။ ရန်ကုန်တိုင်း (ထိန်းသိမ်းရေးရုံး) ဦးစီးအရာရှိ ဦးမောင်မောင်မှ ဆည်မြောင်းဌာန၏ ရေပေးဝေမှု ဆိုင်ရာ တာဝန် ဝထ္ာရားများအကြောင်း ရှင်းလင်းတင်ပြခြင်း၊
- ၈။ မြန်မာ့ရိုက်ပျိုးရေးလုပ်ငန်း၊ မြေအသုံးချသရေး မန်နေဂျာ ဦးအေးထွန်းမှ စပါးစိုက်ပျိုးရေးအတွက် ရေလိုအပ်မှု ပမာဏအကြောင်း ရှင်းလင်းတင်ပြခြင်း၊
- ၉။ အခမ်းအနား တက်ရောက်သူများမှ ပြန်လည်မေးမြန်းသည်များကို ဖြောက်ခြင်း၊
- ၁၀။ အဲ့မ်းစား ညွှန်ကြားရေးမျိုး၊ ဦးလှနိုင်မှ ဖြည့်စွဲက်ဆွေးနွေးခြင်း၊
- ၁၁။ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခဲ့၊ ခုတီယည်ဗုဏ်ကြားရေးမှူးဦးအေားသိန်းမှ နိုင်းချုပ် အမှာစကား ပြောကြားခြင်း၊ အဲ့မ်းစား ညွှန်ကြားရေးမျိုး - ဦးလှနိုင်မှ ဖြည့်စွဲက်ဆွေးနွေးခြင်း၊
- ၁၂။ အခမ်းအနား ပြီးဆုံးကြောင်း ပြောကြခြင်း နှင့် ဖျက်ရည် များဖြင့် တည်ခင်းဆည့်ခံခြင်း၊

၄။ ဆွေးနွေးတင်ပြမှုနည်းစနစ်

ဤဆွေးနွေးပွဲတွင် Power Point Slide Projector များ၊ O.H.P များ အသုံးပြု၍ လည်းကောင်း၊

White Board များ သုံး၍ လည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ မြန်မာ့ရိုက်ပျိုးရေး လုပ်ငန်းမှ သီးနှံအတွက် ရေလိုအပ်မှုပမာဏ ရှင်းလင်းဖော်ပြချက် Lecture Note များ၊ ရေစီမံခန့်ခွဲမှုဌာနစိတ် (၁) ၅။ ငမိုးရိုင်ဆည် ဒီမံကိန်းတည်နေရာပြေမြတ်နှင့် တည်ဆောက်မှုအုပ်စုရာအချက်အလက်များပါဝင်သော လက်ကာမ်း စာစောင်ကိုလည်း ဖြန့်ဝေပေးခဲ့ပါသည်။

ဆွေးနွေးပွဲအစိအစဉ်တွင်လည်း ဆွေးနွေးပွဲရှင်းလင်းမှုများကို တက်ရောက်သူတောင်သူများမှ ပွင့်လင်းစွာဆွေးနွေးနိုင်ရန် စီစဉ်ထားရှိပါသည်။ အိပ်မီးစားဆွဲနှင့်ကြားရေးမှု။ ဦးလှနိုင်မှလည်း ဆွေးနွေးပွဲကျင်းပမျို့ ပညာပေးမှုအပေါ် ဖြည့်စွဲကိုဆွေးနွေးမှုများကို လုပ်ဆောင်ပေးခဲ့ပါသည်။ ဆွေးနွေးပွဲကျင်းပမျို့ အပေါ် လေးလာ သုံးသပ်မှုပြနိုင်ရန်အတွက် တောင်သူများအား (Questionnaires) မေးခွန်းတစ်ခုစီပေးဝေ ခဲ့ပြီး ဖြဖြီးသား တရာ်က်များကို သက်ဆိုင်ရာ ရု.ယ.က များမှ တစ်ဆင့်ရန်ကုန်တိုင်း ထိန်းသိမ်းရေးရုံးနှင့် ညီနှင့်စီစဉ်ပြီးရယူ ခဲ့ပါသည်။

၅။ သင်တန်းသားများနှင့် သင်တန်းတက်ရောက်မှုအခြေအနေ

ဆွေးနွေးပွဲသင်တန်းသုံး ဓမ္မားရိပ်ဆည် (ပင်မတူးမြောင်း) ရေသာက်ရော်ယာမှ တောင်သူလယ်သမား (၆၀) ခန့် တက်ရောက်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ဆည်မြောင်း ဦးစီးဌာန(ထိန်းသိမ်းရေးရုံး)၊ မြေစာရင်းရုံး၊ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့နှင့် စီစဉ်ကာ လျာထားခဲ့ပါသည်။ ဤသင်တန်းဆွေးနွေးပွဲသုံး တောင်သူလယ်သမား ဦးရေ (၅၈) ဦး တက်ရောက်ခဲ့ပါသည်။ ငါးအပြင် စိတ်ကြားထားသည်၊ ဇည်သည်တော်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ JICA Experts များ၊ သက်ဆိုင်ရာ Counterparts များ တက်ရောက်ခဲ့ကြပါသည်။ စုစုပေါင်း သင်တန်းသားများအပါအဝင် (၈၈) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းသားစာရင်းနှင့် ဇည်သည်တော်များစာရင်းကို ပေါ်လေး – (၁) နှင့် (၂) တွင် ဖော်ပြထားပါသည်။

၆။ အထွေထွေသုံးသပ်ချက်

ဆွေးနွေးပွဲကာလသည် အချိန်တို့တောင်းသော်လည်း တက်ရောက်သူတောင်သူများအား ဤဆွေးနွေးပွဲသုံး တက်ရောက်ခြင်းကြောင့် အကျိုးကျွေးဇူးများရှိကြောင်းကို သုံးသပ်ထင်မြင်ချက် (Questionnaires) ပုံစံများတွင် ဖြေကြားထားသည်များမှ သိရှိရပါသည်။ ငါးအပြင် ဆွေးနွေးပွဲမှ ပို့ချသော အကြားအရာများအား ရှင်းလင်းစွာနားလည်ကြောင်း၊ သင်တန်းပို့ချမှုနည်းစနစ်များ ကောင်းကြားလည် ယင်းတို့၏ လုပ်ငန်းအတွက်အသုံးဝင်ကြောင်း၊ သင်တန်းပို့ချမှုနည်းစနစ်များ ပို့ချသော အကြားအရာများအား ရှင်းလင်းစွာနားလည်ကြောင်း၊ ရေနတ်မြောင်းများ၊ ဝါးတားကွတ်များ ထားရှိခြင်းဖြင့် ရေစီမံမြေပြရာတွင် လွယ်ကူစေ၍ ရေစနစ်တကျသွင်းခြင်းသည်လည်း စပါးအထွက်နှုန်းတိုးရန် အကျိုးရှိကြားသိရှိနားလည်ကြောင်း သိရှိရပါသည်။

အခက်အခဲများနှင့် အခြားအကြံပြုလိုသောအပိုင်း၌ ကုန်ထုတ်လမ်းမရှိ၍ ဘွားလာသယ်ယူမှု အတွက်ခက်ခဲကြောင်း၊ အချို့နေရာ၌ အထက်အောက် ကွက်ဆင့်သောက်မှုမှ ဝါးတားကွေတ်မြောင်းတူးရန် ဆွေးနွေးမှုပြုရာ အထက်လယ်ပိုင်ရှင်မှ ပုံးပေါင်းဆောင်ရွက်လိုစိတ် နည်းပါးနေတတ်ကြခြောင်းသိရှိရပါသည်။ DM₂ နေရာတွင် ရေတံခါးများပျက်နေ၍ ပြင်ပေးရန်၊ လယ်ယာသုံးစက်ကရိယာများ အရစ်ကျဖြင့် ရောင်းချပေးရန် ပါတ်မြော်သောများ စွဲးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် ဝောင်းဆိုမှုများ ရှိကြောင်းလည်း တွေ့ရှိရ ပါသည်။

ရေစိမ်ခန့်ခွဲမှုသင်တန်းများကို နေရာအနဲ့ ကျင်းပပြုလုပ်ပေးသင့်ကြောင်းကိုလည်း စိတ်ဝင်စားဖွယ် အကြံပြုကြခြောင်း သုံးသပ် သိရှိရပါသည်။

၇။ နိဂုံး

နိဂုံးချုပ်အားဖြင့် JICA အဖွဲ့မှ ကူညီထောက်ပံ့မှု၊ သက်ဆိုင်ရာဝန်ထမ်းအသီးသီးမှ ပညာဖန်တီး၊ ဆွေးနွေးပေးမှု၊ အငြမ်းစားကြီးများ၏ စေတနာဖြင့် ဖြည့်စွက်ဆွေးနွေးပေးမှု၊ သင်တန်းတက်ရောက်သူများမှ စိတ်ဝင်စားစွာ လေ့လာမှုများကြောင့် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု၊ လေ့ကျင့်ရေးနှင့်၊ အဆင့် (၂) စီမံကိန်းမှ ကျင်းပခဲ့သော ဆွေးနွေးဦးသည် အောင်မြင်စွာဖြီးစီးခဲ့ပါကြောင်း တင်ပြ အစီရင်ခံအပ်ပါသည်။

ပေါ် (၁-က)

ဆည်ရေကို အကျိုးရှိစွာအသုံးချမှုပညာပေးသင်တန်းတွင် တက်ရောက်သောယူ
သင်တန်းသား/ သူများစာရင်း

နှစ် - ၂၁၇၀၀

အမှတ်စဉ်	အမည်
၁ ။	ဦးစန်းအောင်
၂ ။	ဦးထွန်းထွန်း
၃ ။	ဦးမြင်းစိုး
၄ ။	ဦးဇော်နိုင်
၅ ။	ဦးသန်းတင့်
၆ ။	ဦးမောင်ခို
၇ ။	ဦးချုစ်မောင်
၈ ။	ဦးလှသီန်း
၉ ။	ဦးလှန္တာ
၁၀ ။	ဦးကျော်သီန်း
၁၁ ။	ဦးမောင်စိုး
၁၂ ။	ဦးကီးခံး
၁၃ ။	ဦးစောမောင်ချစ်
၁၄ ။	ဦးစောဖူး
၁၅ ။	ဦးဘိုဝိုင်း

အမှတ်စဉ်	အမည်
၁၆ ။	ဦးခင်ဗျာ
၁၇ ။	ဦးမြင်းကြည့်
၁၈ ။	ဦးသန်းအောင်
၁၉ ။	ဦးကျော်သီန်း
၂၀ ။	ဦးသန်းဝင်း
၂၁ ။	ဦးရွှေ
၂၂ ။	ဦးမြဲဟန်
၂၃ ။	ဦးအေးနိုင်
၂၄ ။	ဦးဝင်းလျိုင်
၂၅ ။	ဦးခင်းဇော်ဝင်း
၂၆ ။	ဦးသန်းမြင်း
၂၇ ။	ဦးသောင်း
၂၈ ။	ဦးသန်းလွှင်
၂၉ ။	ဦးခင်းစိုး
၃၀ ။	ဦးသန်းဦး

ပေါ် (၁-၉)

ဆည်ရေကို အကျိုးရှိစွာအသုံးချမှုပညာပေးသင်တန်းတွင် တက်ရောက်သော
သင်တန်းသား/ သူများစာရင်း

နှစ် - ၂၁၇၀၀

အမှတ်စဉ်	အမည်
၃၁ ။	ဦးသီဟန်
၃၂ ။	ဦးမြဝင်း
၃၃ ။	ဦးတင်အေး
၃၄ ။	ဦးစောတိုး
၃၅ ။	ဦးတင်ငွေ့
၃၆ ။	ဦးတင်ဝင်း
၃၇ ။	ဦးစံညွှန်
၃၈ ။	ဦးမြသန်း
၃၉ ။	ဦးအောင်မြင်း
၄၀ ။	ဦးလှထွန်း
၄၁ ။	ဦးဝင်းလိုင်း
၄၂ ။	ဦးစံမောင်
၄၃ ။	ဦးစောကြိုင်
၄၄ ။	ဦးဝင်းလီး
၄၅ ။	ဦးစန်းဝင်း

အမှတ်စဉ်	အမည်
၄၆ ။	ဦးတင်ညီး
၄၇ ။	ဦးလှမျိုး
၄၈ ။	ဦးသော်တာဗြီး
၄၉ ။	ဦးစံမြင်း
၅၀ ။	ဦးလှမိုး
၅၁ ။	ဦးကျော်ဝင်း
၅၂ ။	ဦးခင်မောင်ဖိုး
၅၃ ။	ဦးတင်ညိုး
၅၄ ။	ဦးအေားလွင်
၅၅ ။	ဦးတင်လွင်
၅၆ ။	ဦးခင်ငွေ့
၅၇ ။	ဦးစိုးသီန်း
၅၈ ။	ဦးဟန်စို်

ပေား (၂-က)

**ဆည်ပရကို အကျိုးရှိစွာအသုံးချမှုပညာပေးဆွေးနွဲဖွဲ့တွင် တက်ပောက်သော
ဒည်သည်ပတ်များစာရင်း**

နှစ် - ၂၁၁၀၀၀

စဉ်	အမည်	ရာထူး / ဤ
၁ ။	ဦးအုံခိုင်	ဆွဲနှင့်ကြားရေးမှူး၊ ဒီဇိုင်းနှင့်ပုံစံတုတ်။
၂ ။	ဦးလှခိုင်	ဆွဲနှင့်ကြားရေးမှူး (ဤမှု)။
၃ ။	ဦးအေးသိန်း	၅ - ဆွဲနှင့်ကြားရေးမှူး၊ ဆည်ပမြောင်းပညာရပ်ဖွဲ့ဖြေမှုလေ့ကျင့်ရေးဌာနခွဲ။
၄ ။	ဦးကျော်လွင်	လက်ထောက်ဆွဲနှင့်ကြားရေးမှူး။
၅ ။	ဒေါ်ငြေးငြေးဝင်း	လက်ထောက်ဆွဲနှင့်ကြားရေးမှူး။
၆ ။	ဦးမောင်မောင်	ဦးစီးအရာရှိ၊ ရန်ကုန်တိုင်း (ထိန်းသိမ်းရေး)။
၇ ။	ဦးကျော်ဇော်	ဦးစီးအရာရှိ၊ ရန်ကုန်တိုင်း။
၈ ။	ဦးထွန်းအောင်မြင့်	မြို့နယ်မန်နေဂျာ၊ မန်မှုစိန်က်ပျိုးရေး။
၉ ။	ဦးအေးထွန်း	မန်နေဂျာ၊ မြေအသုံးချရေးဦးစီးဌာနခွဲ(ဗု)။
၁၀ ။	ဦးနေဝင်း	လက်ထောက်မန်နေဂျာ(၇)ရန်ကုန်တိုင်းရုံး။
၁၁ ။	Mr. Sugatani	JICA Expert, Team Leader
၁၂ ။	Mr. Otaka	JICA Expert, Training Field
၁၃ ။	Ms. Inaki	JICA Expert, Water Management I Field
၁၄ ။	Mr. Sakaue	JICA Expert, Water Management II Field
၁၅ ။	ဒေါ်မြင့်မြင့်သန်း	ဦးစီးအရာရှိ WMII

ပေါ် (၂-၉)

ဆည်ရေကို အကျိုးရှိစွာအသုံးချမှုပညာပေးဆွဲနဲ့ပွဲတွင် တက်ရောက်သော
ဆည်သည်ထော်များစာရင်း

နေ့ - ၂၁.၇.၀၀

စဉ်	အမည်	ရာထူး / ဤ
၁၆။	ဦးအောင်မျိုးဆွဲ	ဦးစီးအရာရှိ WMII
၁၇။	ဦးမျိုးလော်လော်	ဦးစီးအရာရှိ WMII
၁၈။	ဦးအောင်ပိုလ်	ဦးစီးအရာရှိ၊ WMI
၁၉။	ဒေါ်သန်းသန်းဦး	ဦးစီးအရာရှိ၊ WMI
၂၀။	ဦးအော်မင်း	၃ – ဦးစီးမျှ။ WMI
၂၁။	ဒေါ်ထားထားဝင်း	ဦးစီးအရာရှိ၊ သင်တန်းဌာနစိတ်။
၂၂။	ဒေါ်အေးအေးလိုင်	ဦးစီးအရာရှိ၊ သင်တန်းဌာနစိတ်။
၂၃။	ဦးအောင်နိုင်	ဦးစီးအရာရှိ၊ သင်တန်းဌာနစိတ်။
၂၄။	ဦးထွန်းလွှင်	၃ – ဦးစီးမျှ။ (တမ်း)၊ ရန်ကုန်တိုင်း (ထိန်းသိမ်းရေး)။
၂၅။	ဦးလှမြင်း	၃ – ဦးစီးမျှ။ (တမ်းနှင့်ပင်မပြောင်း)၊ ရန်ကုန်တိုင်း (ထိန်းသိမ်းရေး)။
၂၆။	ဦးခင်မောင်	ပုံးပုံ၊ ရု.ယု.က ကျောက္ခာတင်ကျေးရွာ။
၂၇။	ဦးသိန်းဝင်း	ပုံးပုံ၊ ရု.ယု.က စာဘူးတောင်းကျေးရွာ။
၂၈။	ဦးကြည်လိုင်	ပုံးပုံ၊ ရု.ယု.က ကလ္ပာလီထော်အရေးကျေးရွာ။
၂၉။	ဦးကျော်ရွှေ	ပုံးပုံ၊ ရု.ယု.က စခန်းကြီးကျေးရွာ။
၃၀။	ဦးမြင်း	ပုံးပုံ၊ ရု.ယု.က နှိမ်းကျေးရွာ။

LECTURE NOTES

ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခဲ့

အဆင့် (၂) စီမံခိန်း

၅

လိုက်လုံစွာ ကြိုးဆိုပါ၏ ။

စီမံကိန်းသမိုင်းဆိုင်ရာအချက်အလက်များ

- ဂျပန်-မြန်မာနည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစဉ်။
- ဆည်မြောင်းဦးစီးဌာနရှိ အင်ဂျင်နီယာများ သက်ဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ စွမ်းရည်များ တိုးတက်စေရန်။
- မြန်မာနိုင်ငံရှိ ဆည်မြောင်းပညာရပ် နည်းပညာများ ဖြင့်တင်ရန်။
- အမှုဇော်အဖွဲ့ - JICA & ID
- စီမံကိန်းအဆင့် (၁)ကို ၁၉၈၈ ခုနှစ် ၄ ပြီးလတ္ထုင့်ဖွင့်လှစ်၍ ၁၉၉၉ မတ်လတ္ထုင့်ပြီးဆုံးခဲ့သည်

- ဂျပန်အစိုးရမှု ယန်းသန်းပေါင်း (၂၉၈၂) ကုန်ကျခံ၍ မြန်မာဘက်မှ ကျပ်သန်း (၃၀) အသုံးပြုခဲ့သည်။
- စီမံကိန်းအဆင့် (၁) ကာလမှာ ဌာနစိတ် (၆) ခုဖွင့်လှစ်ပြီး နည်းပညာပူးပေါင်း ဆောင်ရွက် မှုပူးပြုလုပ်ခဲ့သည်။
- သင်တန်းစုစုပေါင်း (၁၃၀) ကော်ပို့ချိုင်ခဲ့၍ သင်တန်းသားစုစုပေါင်း (၃၁၆၀) မွေးထုတ် လေ့ကျင့်ပေးနိုင်ခဲ့သည်။

စီမံကိန်းအဆင့် (၂)

စီမံကိန်းဆိုင်ရာအချက်အလက်များ

- ရည်ရွယ်ချက်
 - ◆ စီမံကိန်းဆောင်ရွက်မှုများကို အခြေပြု၍ နည်းစနစ်ကျပြီး ပိုမိုအကျိုးသက်ရောက်သော ရေစိမ်ခန့်ခွဲမှုနှင့်ပညာရပ်များ လေ့လာဖော်ထုတ်ပြီး မြန်မာနိုင်ငံ ဆည်မြောင်းပညာရပ်နည်းပညာများ ဖြင့်တင်ရန်။
- စီမံကိန်းကာလ - ၁၉၉၉ခုနှစ် ဧပြီ (၁) ရက် မှ ၂၀၀၄ ခုနှစ် မတ်လ (၃၀) ရက် ထိ
- အမှုဆောင်အဖွဲ့ - JICA & ID
- စီမံကိန်းတည်နေရာ
 - ◆ ပင်မရုံး - I.T.C၊ ပဲခူးမြို့။
 - ◆ ရုံးခွဲ - I.T.C၊ လှည်းကူးမြို့။

အကောင်အထည်ဖော်ဆောင်ရွက်နေသာ ဌာနစိတ်များ

- ရေစီမံခန့်ခွဲမှုဌာနစိတ် (၁)
- ရေစီမံခန့်ခွဲမှုဌာနစိတ် (၂)
- စနှစ်ပုံးပြီးမှုဌာနစိတ်
- အချက်အလက်စီမံခန့်ခွဲမှုဌာနစိတ်
- သင်တန်းဌာနစိတ်

ရေစီမံခန့်ခွဲမှုဌာနစီတ် (၁)

- လက်ရှိတူးမြောင်းအခြေအနေနှင့်ရေပေးဝေမျှများတိုင်းတာခြင်း။
- ဆည်ရေပေးဝေမျှအဆောက်အအိုဆိုင်ရာ တိုးတက်မျှလေ့လာခြင်း။
- ရေပေးဝေမျှနှင့်ထိန်းသိမ်းရေးနည်းပညာများ တိုးတက်မျှအတွက် လေ့လာခြင်း။

ရေစီမံခန့်ခွဲမှုဌာနစီတ် (J)

- လယ်ယာမြေများအတွင်း ရေစီမံမှုဌာနည်းစနစ်များဖြင့်တင်ရန်။
- စံပြလယ်ယာမြေတစ်ခုကိုတည်ဆောက်ထားပြီး (၆၁) ဧကခန့်ရှုံးရှိပြီး စနစ်ကျတဲ့ရေပေးဝေမှုများကို ပူးပေါင်းဆောင်ရွက်ရန်။
- ဒုတိယအနေဖြင့် DM 4 ဧကယာမှာ ဧက (၁၃၀) ရှုံးစံပြလယ်ယာမြေတည်ဆောက်ပြီးဆောင်ရွက်ရန်။

စနစ်ပွဲ.ပြီးမှုցာနစိတ်

- သီးနှံအလိုက်ရေးလိုအပ်မှုများကို တွက်ချက်ရန် ပရီဂရမ်များ
ပြဇာခြင်း။
- စိုက်ပျိုးနိုင်သာရေးလိုအပ်မှုများကို စာရင်းပြဇာခြင်း။
- ရေလျှောင်တမ်းတွင် ရေသိလျှောင်မှုပေမာဏကို အဆင့်မြင့်
နည်းပညာများ အသုံးပြခြား တိုင်းတာတွက်ချက်ခြင်း။

အချက်အလက်စီမံခန့်ခွဲမှုပြာနှစ်တောင်

- ငမိုးရိပ်ဆည်ခြိမ်းတွက်ချက်မှုပြု တည်ဆောက်မှုချိုင်ရာ အကိုးအကားများ မှတ်တမ်းပြဇ္ဈိုင်း။
- လက်ရှိအမှန်တကယ်အခြေအနေများကို သိရှိရန်လေ့လာခြင်း။
- လက်ရှိရေအသုံးချသူများအဖွဲ့အား ရေစီမံခန့်ခွဲမှုချိုင်ရာ လစ်းညွှန်မှုများပြဇုံးရန်အချက်အလက်များ စုဆောင်းခြင်း။

သင်တန်းဒြာနှစ်တော်

- မိမိနှစ်တော်များမှ လေ့လာတွေရှိချက်၊ သုံးသပ်ချက်ရလာ၏
နည်းပညာများကို အခြားဒြာနှစ်တော်များနှင့်ပူးပေါင်းပြီး ရေစီမံခန့်ခွဲမှု၊
နည်းပညာများ ပြန့်ပွားစေရန် သင်တန်းများပို့ချခြင်း။
- ဆည်ဖောင်းဒြာနတုခုလုံးအတွက် သင်တန်းများ ပို့ချနိုင်ရန်
Master Plan ရေးဆွဲခြင်း။

JICA မှ ထည့်ဝင်အကောင်အထည်ဖော်ဆောင်ရွက်မှုများ

- Long-term Expert (၅) ခုံး။
- လိုအပ်သော တိုင်းတာရေးစက်ပစ္စည်းများ။
- ဂျပန်သို့ Counterpart training စေလွှတ်ခြင်းများ။
- အလယ်လတ်တန်းအဆင့် သင်တန်းပို့ချမှုအစီအစဉ်အတွက် ငွေကြေး
ဆောက်ပံ့မှုများ။
- Short-term Expert များ။
- ၁၉၉၉ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ် နှလိုင်လအထိ Short-term Expert (၅)

Counterpart Training in Japan

- သင်တန်းတက်ရောက်ပြီးသူ ၂၂။
- သင်တန်းတက်ရောက်နေဆဲ ၃၃။
- သင်တန်းတက်ရောက်ရှိခွေးချယ်ထားသူ ၂၃။
- Monbusho ပညာသင်ဆု ၅၃။

စုစုပေါင်း ၁၂၃။

ဆည်တောင်းဦးစီးဌာနမှူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မှုများ

- မြို့ပြအင်ဂျင်နှယ် ၂၆ ဦး
- ဦးစီးအရာရှိ (စီတွဲ) ၇ ဦး
- အကြီးတန်း / အငယ်တန်းကျွမ်းကျင်သူ ၅၀ ဦး
- အခြားအဆင့်ဝန်ထမ်း ၅၂ ဦး

စုစုပေါင်း ၁၃၅ ဦး

ITC မှ ဖွင့်လှစ်ပို့ချုပြီးသောသင်တန်းများ

- ရေစီမံခန့်ခွဲမှု နည်းပညာသင်တန်းများပို့ချေရေးဆွေးနွေးပဲ (၂) ခု
 - ◆ ၂၀၀၀ပြည့်နှစ်၊ မတ်လ (၁၄) ရက်၊ လှည်းကူးမြို့။
 - ◆ ၂၀၀၀ပြည့်နှစ်၊ မတ်လ (၁၅) ရက်နေ့၊ ဆည်မြောင်းရုံးချုပ် ရန်ကုန်မြို့။
- အခြားသင်တန်းစုစုပေါင်း (၁၈) ခု / သင်တန်းသားပေါင်း (၅၆၁) ဦး



အထူးကျေးဇူးတင်ရှိပါသည်။



ဆည်ရေအကျိုးရှိစွာအသုံးချရပြည့်တွေးနွှဲးပဲ

ဆည်နှစ်မျက်နှာပို့ပြီးပူလေကျင့်ရေးဌာနခဲ့

ရေစိမ်ခန့်ခွဲမြှုံးနှစ်(၁) လျှပ်းလွှာ



ငန္ဒားရီပ် ရေလျှောင်တမ်း



ဆွဲးနွဲးပွဲရည်ရွယ်ချက်

- ဆည်ရေကိုအကျိုးရှိစွာသုံးခြင်းဖြင့်စိုက်ပျိုးရေ လေလွင့်ဆုံးရုံးများ
လျှော့နည်းစေရန်

ဆည်ရေကိုအကျိုးရှိစွာ အသုံးချနိုင်ရန် အစီက လိုအပ်ချက်

- ရေသုံးစွဲသူများအနေဖြင့်တာဝန်သိစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်
- ရေပေးစေမှုခုံုင်ရာ နည်းပညာ၊ စိုက်ပျိုးရေးဆိုုင်ရာ နည်းပညာ ဆွေးနွေးမှု များအား လက်တွေ့ လိုက်နာကျင့်သုံးဆောင်ရွက်ရန်
- စနစ်ကျသာ ရေပေးစေမှုစီမံချက် ထားရှိရန်နှင့် လက်တွေ့ဆောင်ရွက်ရန်

စုက်ပိုးသူများ သီသင့်သောအချက်များ

- သုံးစွဲနိုင်သောဆည်ရေပမာဏ
- လက်ရှိစိုက်ပိုးရေးအတွက် ရေသုံးစွဲမှုပမာဏ
- စိုက်ပိုးရေ လိုအပ်ချက်ပမာဏ
- ဆည်ရေပေးဝေမှု အခြေခံနည်းပညာနှင့်လိုက်နာရမည့် စည်းကမ်းဥပဒေ
- ဓာတ်မီစိုက်ပိုးရေးနည်းပညာ

ငန္ဒားရီပ် ရေလျှောင်တမ်း



နှစ်အလိုက်စိုက်ငောက နှင့် စိုက်ပျီးရေ သုံးစွဲမျြပ်မာဏ

နှစ်	စိုက်ငောက	ရေသုံးစွဲမျြပ်မာဏ	ရေသုံးစွဲမျြပ်မာဏ	တစ်ငောက
		ဧကပေ		
၁၉၉၇	၂၂၈၄၁	၁၂၅၆၂၆		၅၀၅ ဧပြီ
၁၉၉၈	၂၄၀၆၀	၁၃၂၃၃၀		၅၀၅ ဧပြီ
၁၉၉၉	၂၆၀၇၈	၁၄၃၄၂၉		၅၀၅ ဧပြီ
၂၀၀၀	၃၈၇၆၅	၁၉၃၈၂၅		၅ ဧပြီ

ငန်းရီပ် ရေလှောင်တမ်းအတွင်း မိုးရေများ စုဆောင်းထားပဲ



နှစ်အလိုက်ဆည်ရေ ဝင်ရောက်မျှ၍ အခြေအနေ

- နှစ်စဉ်ဝင်ရေကပေမှာ ၅၂ သီန်းကျော်ဝင်
- ဝင်ရေ၏ ၁၀ % ခန့်မှာ နိုဝင်ဘာ မှ ဧပြီလ အတွင်းဝင်
- ကျွန်ုင်ရေ၏ ၉၀ % ခန့်မှာ မေလ မှ အောက်တိုဘာလ (မိုးရာသီ)
- ထိုကြောင့်ဆည်ရေသည် နွဲစပါး အတွက်လုံးလောက်မှုရှိရန်သာလို
- မိုးစပါးအတွက် ရေလုံးလောက်၊ ရေကြီးမျှ၍ ကာကွယ်ရန်သာလို

ရိုက်ပိုးရေး



နွေစပါးစိုက်ပျီးရန် ဆည်ရေသုံးစွဲနိုင်မှု၏ ပမာဏ

- နိုင်ဘာလမှုဒ္ဓိလအထွေး တစ်လပျို့မျှဝင်ရေ ကေပေ ၉၀၀၀ခန့်ရှိ
- စုစုပေါင်း ၆ လ ဝင်ရေကေပေ ၅၄၀၀၀ ခန့်ရှိ
- သို့လောင်ထားသော ဆည်ရေမှ သုံးစွဲနိုင်သော ပမာဏ ၁၆၈၀၀၀ ကေပေ
- ထို့ကြောင့်စုစုပေါင်းသုံးစွဲနိုင်သော ဆည်ရေ ၂၂၀၀၀၀ ကေပေရှိ
- လက်ရှိတစ်ကေရေသုံးစွဲမှု၌ ဖြင့် ကေ ၄၀၀၀၀ ခန့် နွေစပါးစိုက်ပျီးနိုင်

မြန်မာ့ရေးဝေရှုံး



မြို့သာက်သုံးရေပေးဝေပါက စိုက်ပျိုးရေ ရရှိနိုင်မှုပြမာဏ

- နှစ်ခု ရေဂါလံ သန်း ၉၀ ပေးဝေမှုသည်ကေပွဲ ၃၃၀ ခန့်နှင့်ညီမျှ
- ထို့ကြောင့် တစ်လလျှင် ကေပွဲ ၁၀၀၀၀ ခန့်ဖြင့်နိုဝင်ဘာလမှ ဇူလိုင် အတွက် ကေပွဲ ၆၀၀၀၀ ခန့် သုံးစွဲမည်။
- ထို့ကြောင့် မြို့သာက်သုံးရေ ပေးဝေ ပါက စိုက်ပျိုးရေးအတွက် ကေပွဲ ၁၆၀၀၀၀ ခန့်သာကျုန်တော့မည်။
- လက်ရှိရေပေးနှုန်း တစ်ကေ ၅ ပေဖြင့်ကေ ၃၈၀၀၀ ခန့်သာစိုက်နိုင်မည်။

စိုက်ပျီးရေလေလွင့် ဆုံးရုံးရသော အခိုက အကြောင်းရင်းများ

- တူးမြောင်းတလျှောက်သယ်ဆောင်စဉ် အငွေ့ပုံ၊ မြတ္တာင်းစိမ့်ဝင်မျှကြောင့်ရှင်း၊
- စိုက်ကွဲ့အတွင်း သွင်းလွှတ်စဉ် အငွေ့ပုံ၊ မြတ္တာင်းစိမ့်ဝင်မျှကြောင့်ရှင်း၊
- တူးမြောင်းဆိုင်ရာ အဆောက်အအီးများ ယိုယွှင်းပျက်စီးမျှကြောင့်ရှင်း၊
- စနစ်တကျရေပေးရေယူမပြလုပ်ခြင်းကြောင့်ရှင်း၊



53 9 17





199 10 8

ငါးရိပ်ရေလျှင်တမ်းနှင့် တုံးမြှောင်းစနစ်

NGAMOEYEIK DAM

PHAUNGOW

SCALE 0 1 2 3 MILE

N

NGAMOEYEIK
CREEK

NGASUTAUNG

BAGO RIVER

TO BAGO

R. M. C.

ZAHATKHIN

YEMON


HLEGU

FROM YANGON

- LEGEND
- [Green Box] Irrigable Area
 - [Dotted Line] Railway
 - [Red Line] Road
 - [Dam] Dam
 - [Blue Line] River
 - [Crossed Blue Line] Canal
 - [Square with Green Circle] Town / Village

စိုက်ပျိုးရေ လေလွင့် ဆုံးရုံးခြင်းမှ ကာကွယ်ရန်

- တူးမြောင်းဆိုင်ရာ အဆောက်အအီးများမပျက်စီးစေရန်နှင့် ပိုမိုကောင်းမွန်စေရန်
ပြုပြင်ထိန်းသိမ်းခြင်းဖြင့်ငြင်း;
- စနစ်တကျရေပေးစေခြင်းဖြင့်ငြင်း
- ရေသုံးစွဲသူများအနေဖြင့် လိုသလောက် စိုက်ပျိုးရေကိုသာ သွင်းယူခြင်းဖြင့်ငြင်း
- စိုက်ပျိုးရေသုံးစွဲသူအချင်းချင်း စာနာစိတ်ဖြင့် ရိုင်းပင်းကူညီ ပူးပေါင်းဆောင်ရွက်
ခြင်းဖြင့်ငြင်း
- ရေသုံးစွဲသူများ ဆည်မြောင်း ဥပဒေ လိုက်နာကျင့်သုံးခြင်းဖြင့်ငြင်း
- နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးဖြင်းဖြင့်ငြင်း




ကျဲ့ စွားနှင့် ဘခြားတိရိစ္ဆားများ
တူးပြောင်းဘတ္ထုံး ဖြတ်သန်းခြင်း
(သို့) လွတ်ကျောင်းခြင်းများကို
ခွင့်ဖြေ။



ဘကျိုးသက်ရောက်မှု

ပြောင်းဘောင်ကျိုးခြင်း


ရေသွင်းပြောင်းနှင့် တူးပြောင်းများ
ပျက်စီးဆုံးရုံးများကို
ဖြစ်ပေါ်စေပါသည်။



ဘနှင့်


ရေသွင်းတူးပြောင်းဘတ္ထုံး တိရိစ္ဆား
လွတ်ကျောင်းထားခြင်းဖြင့်
တူးပြောင်းများ ပြေားလျှော်စော်း၊
ကျိုးဖွံ့ခြင်းများဖြစ်၍ ခိုင်ခံများကို
ပျက်စီးစေနိုင်ပါသည်။

ဘဏ္ဍား




လယ်သမားများတူးပြောင်းတာဘောင်ဘဇ္ဇား
ပြောင်းစွဲခြင်း၊ ထွန်ယက်စိုက်ဖျိုးခြင်းများကို
ရှင့်ဖြော်။

ဘက္ဍားသက်ရောက်ဖူး




ဘယက်ပါဘချက်ကို ဖလိုက်နာပါက ဘက္ဍားခြင်း (သို့) ဘအြိုကျခြင်း ဖြစ်လာစေတတ်သည်။



ဘုရား

တူးဖြောင်းသာာင်နှင့်
ဘလွန်နိုးကပ်စွာ
သင်ပင်စိုက်ဖျူးခြင်းကို
ခွင့်ဖြောပါ။




ဘကျိုးသက်ရောက်

သင်ပင်များသည်
တာသာာင်များဖြူကျွောင်းကို
ဖြစ်ပေါ်စေသည်။

တုံးမြောင်းနှင့် ဝေးဝေးသစ်ပင်စိုက်လျှင် သင့်လျှော်သည်။


$$n = ၁၇ \text{ ဧပါ}$$

ဘုရား




ဘက္ကီးသက်ရောက်ဖူး


သစ်ပင်စိုက်ဖူးဘန္ဒဘာဘား ဖုန်ကန်လျှင် ရေသွင်းပြောင်း
ပျက်ဆီးဆုံးရုံးခြင်း မဖြစ်ဖော်စေပါ



အရေးပေါ် တာဖြူပြင်ခြင်း




တုံးခြောင်းသန့်ရှင်းရေး



ပေါင်းပင်၊ ဖြုက်ပင်များကြီးထွားလာမှုနှင့် ဘန်ယ်ဘနှစ်များဘား ဂရုဏ်ဖိုက်ဘလေးမထားလျှင်


ကျူးဖင်များ၊ ပေါင်းဖြုက်များသည် ရုံးခုံးဘန်ယ်ဘနှစ်များကို ဘလျှင်ဘြန် ဖြစ်ပေါ်စေသည်။ ထို့ကြောင်း
တူးပြောင်း သေးငယ်လာခြင်း၊ တိုင်လာခြင်းနှင့် ဓံခိုင်ရည်စွစ်းဘားလျှော့နည်းလာခြင်း စသောဘက္ဗီးသက်
ရောက်မှုများဖြစ် ဖော် စေတတ်ပါသည်။

ခိုက်များကို မီးရှို့ဖျက်ဆီးရမည်။




တူးပြောင်းဘတ္တ်းသန့်ရှင်း၍ ရေစီးဆင်းမှုမပုံးနှင့် ခိုင်ရောက် ဖြုက်ပင်များဘား ပြတ်တောက်ပယ်ရှား၍ ခိုက်၊
ဘအိုက် သရိုက်များကို မီးရှို့ဖော်ရမည်။ သို့မဟုတ်က တူးပြောင်းဘတ္တ်းရှိ ခုံးပြောင်းများသည်
တူးပြောင်းဘောက်ပြောင်းတွင် ရုပ် နှုမည်ဖြစ်ပါသည်။


တူးပြောင်းနံ့ဖယ်ရှားခြင်း



ဘောက်ပြောင်းနံ့ဖယ်ရှားခြင်း တာဘောင်ပြောင်း
ရှိနေသည်။ များကို တူးပြောင်းဖယ်ရှားပေးရမည်။
သို့မျှသာ မိုးရှာသောာခါ၍ အုံများသည်
တူးပြောင်း ထဲသို့
ပြန်လည်မကျပောက်ခိုင်မည်ဖြစ်သည်။




ဘေးဘက်ဆင်ပြောင်းလျှောက်ရှိ အုံပြောင်းသည်
မိုးနောက်တစ်ကြို့စွဲရှာနေစဉ် ဘဝတောာဘတ္တ်း
တူးပြောင်းထဲသို့ လွှာဖယ်ကူးစွာ ပော်ရှာကျစီးဆင်း
သွားမည်ဖြစ်သည်။



ကြိသို့မှားရွေသာ ဘကြောင်းဘရင်းမှာ

ဘဝပိပေါ်တွင် နှုံးများပုံပုံဖော်ရ။




ဘေးဆင်ပြောလျှောကို တုံးဆွဲခြင်းမပြုလိမ့်၍ မူလပုံစံဘတိုင်းသာ ပြန်ရမည်။


တာဘာင်အက်ကွဲမျှုပြုခြင်း



ပြောက်သွေ့သော ရှာသီတွင်
ပြောကိုးအက်ကွဲမျှုပြုးကို
မည်ကဲ့သို့ဖြူလှစ်ရမည်နည်း။



မဖြုပြင်ဆဲထားလျှင် စိုးစွာတ်သောရှာသီတွင်
ရေဖျားပြည့်လာ၍ တာဘာင်များ
ကျိုးပေါ်ကိုနိုင်ပါသည်။



အက်ကွဲပြောင်းအတွင်းသို့ ရောင်းမှုနှင့်
ပြောက်သွေ့သော ပြောကိုးကို ဖို့သိပ်ဖော်ရမည်။
ပြောကိုးပေါ်တွင် မြက်ကာစ်စိုက် ခြင်းပြင့်
ရေ့တားခြင်းကိုကာကွယ်တားဆိုး ပေးပါသည်။

စပါးစိက်ပျိုးရေးအတွက်ရေလိုအပ်မှုပမာဏ

မြန်မာစိက်ပျိုးရေးလုပ်ငန်းမှုဆွဲးနွေးပို့ချခဲ့သူများ

ဦးအေးထွန်း (မြေအသုံးချရေးမန်နေဂျာ)

ဦးထွန်းမြင်အောင် (မြို့နယ်မန်နေဂျာ)

ဦးကြည်မြင် (လက်ထောက်မန်နေဂျာ)

ဝပါးသီးနှံအတွက်ရေလိုအပ်မှု အခြေအနေနှင့် ရေကိုထိရောက်စွာစနစ်တကျသုံးစွဲရေး

နိဒါန်း

မြန်မာနိုင်ငံတွင် ဆန်စပါးသည် အခြေခံတာသုံးသီးနှံဖြစ်ပြီး တိုးတက်နေသော လူဦးရေအတွက် စားသုံးမှ ဗုလုံးစေရန်နှင့် ပြည်ပသို့တင်ပို့ရောင်းချခိုင်စေရန် စိုက်ပေါ်ယာတိုးချေခြင်း၊ တစ်ကေအတွက်နှင့် တိုးတက်အောင်ဆောင်ရွက်ခြင်း၊ စသည်နည်းလမ်းများပြင် ဆန်စပါးတိုးပြု့း ထုတ်လုပ်နိုင်ရန် စိစိုးဆောင်ရွက်လျက် ရှိပါသည်။ ဆန်စပါးသည် နိုင်ငံတော်သီးနှံဖြစ်သည်နှင့်အညီ ၁၉၈၈-၈၉ နောက်ပို့းစီးပေါ်၊ နွေ့စပါးတိုးချေ စိုက်ပျိုးခိုင်မှု အခြေအနေများကြောင့် ကေ(၄)သန်ခန့်အထိ တိုးချေစိုက်ပျိုးလာနိုင်ပြီး ဝပါးအတွက်နှင့်များလည်း ၁၉၉၉-၂၀၀၀ တွင်မိုးစပါးတစ်ကေ ပျမ်းမျှအတွက် (၅၉။၀၉)တင်းနှင့် နွေ့စပါးတစ်ကေ ပျမ်းမျှအတွက် (၆၉။၀၁)တင်း၊ အသီးသီးထွက်နှုံးကြောင့်တွေ့ ရှိရပါသည်။

မြန်မာပြည်ရာသီဥတုသည် စွတ်စိသောရာသီဥတုနှင့် ခြောက်သွေ့သောရာသီဥတုပျိုးရှိရမြန်မာပြည် အလယ်ပိုင်းတွင် မိုးတွင်းကောလတွင် ရွှာသွန်းသောမှုးရေရှုံးနှင့်သည် သီးနှံပင်အတွက်ပလုံးလောက်ခြင်း၊ ပျုံ့ချုံမှု မမှန်ကန်မှုများကြောင့် သီးနှံပင်များရောင်တွေ့ အထွက်နှင့်ကျဆင်းရခြင်း၊ တစ်ခါတစ်ရုံးတွင်လည်း သီးနှံလိုအပ်သည်ထက် ပိုမိုရွာသွန်းသည်အတွက် ရေများခြင်း၊ ရေလျှော့ခြင်းဖြစ်ပြီး သီးနှံအတွက်ထိနိုက်ခြင်းများ ရှိပါသည်။ ယခုအခါ နိုင်ငံတော်အစိုးရုံး ရေရရှိရေးနည်းလမ်းများအားသွန်ခွန်စိုက်ဆောင်ရွက်မှုကြောင့် မြန်မာပြည်အလယ်ပိုင်း ဆည် ရေသောက်အသေများတွင် ပြည့်စွက်ရေအဖြစ် အသုံးပြုမိုင်ခြင်း၊ နွေ့ရာသီဥတ် နွေ့စပါးထပ်များ စိုက်ပျိုးလာနိုင် ခြင်းများကြောင့် ရေကိုသီးနှံပင်လိုအပ်သည် အချိန်မှာလိုအပ်သလောက်သာ အလေအလွင်နည်းစွာဖြင့် အကျိုးရှိစွာ စနစ်တကျအသုံးချခိုင်ပါက တစ်ကေအထွက်နှင့်တိုးခြင်း၊ စိုက်ပေါ်ယာတို့စိုက်ပျိုးလာနိုင်ခြင်း၊ အချိန် လုပ်အား ကန်ကျစစိတ် သက်သာစွာဖြင့် စိုက်ပျိုးနိုင်ကြမည်ဖြစ်၍ စိုက်ပျိုးသူတောင်သူများနှင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။

သီးနှံပင်ကြိုးထွားမှုအဆင်များတွင်ရော်အရေးပါမှု

ရေသုံးအပင်ဆဲလ်များတွင် (၈၀)ရာခိုင်ရှိနှင့် အများဆုံး ပါဝင်လျက်ရှိရပါသည်။ အပင်အတွင်း ဉာဏ်ဖြစ်ပေါင်းများ ဖွဲ့စည်းရာတွင် အရောကြိုးပြီး သီးနှံပင်အတွက်လိုအပ်သော အဟာရပါတ်များကို ပျော်ဝင်စေသော ဖျော်ဆည်ပစ္စည်း (Solvent) ဖြစ်ပါသည်။ သီးနှံအဟာရပါတ်များ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ပေးရာတွင် အသုံးပြုခြောက်အပင်အတွက် ရှိသင့်သောအပူချိန်ကိုလည်း တိန်းညွှေ့ပေးပါသည်။ သီးနှံပင်အရွက်များ၏ လေပေါက်များ၏အဖွင့်အပိတ်ကို တိန်းညွှေ့ပေးပါသည်။

အပင်အသုံးပြုနိုင်သောရွှေ

အမြင့်ဆုံးရေထိနှုန်းအစိမတ်နှင့် ပို့ညီမှတ်အကြေား မြေဆီလွှာမှတ်နှုန်းသိမ်းထားသော ရေဟမာဏသည် အပင်အသုံးပြုနိုင်သော ရေဟမာဏဖြစ်ပါသည်။ အမြင့်ဆုံးရေထိနှုန်းအစိမတ်သည် မြေဆီလွှာ၏ရေပေါက် လေပေါက်များအတွင်း ရေနှင့်ပြည့်ဝနေရာမှ ကမ္ဘာမြေကြီး၏ခဲ့အားကြောင့် အောက်သို့စိမ့်ဆင်းသွားပြီး ဆံချည်ပြုနှုန်းခဲ့အားနှင့် ရေမော်လိုကျူးအချင်းချင်း ခဲ့ထားသောအားများသည် ကမ္ဘာမြေကြီး၏ခဲ့အားနှင့် ညီမျှသည့်အပါ ရေသည်ဆက်လက်စိမ့်ဆင်းခြင်း ပရီနိုင်တော့ဘဲ မြေဆီလွှာအတွင်း ထိန်းသိမ်းထားသော ရေဟမာဏပင် ဖြစ်သည်။

ပို့ညီမှတ်ဆုံးသည်မှာ အပူချိန်ကြောင့် မြေမျက်နှာပြင်မှ ရေငွေပုံးမှုနှင့် သီးနှံပင် ကန်ပူး၏ပင် မြေဆီလွှာအတွင်းရှိရေမှာ ဆုံးရွှေ့လျှက်ရှိရာ ပြေားများကရောကို ဆွဲယူသောအားနှင့် အမြစ်ကရောကိုခွဲယူသောအား တူညီသောအခြေအနေတွင် သီးနှံပင်မှရောကို ဆက်လက်ရယူနိုင်ခြင်းမရှိတော့ဘဲ ပြီးနှစ်ဦးရသည် အခြေအနေကိုခေါ်ပါသည်။

ယောဂျေယျအားဖြင့် မြေမှုနှုန်းမှုသည် သီးနှံမြေကြိုးတစ်ဦးသောမြေများထက် အစိမတ်ကိုရှိစိုးထိန်းသိမ်းထားနိုင်ပါသည်။ မြေဓောဆန်သောမြေများသည် ရေကိုရှိစိုးထိန်းသိမ်းထားပြီး သဲဆန်သော မြေများသည် ရေထိန်းသိမ်းနိုင်မှ နည်းပါးသည်။ အသုံးပြုနိုင်သောရေကို ပြောသာအကြောက်အလေးရှိနိုင်ပေါ်အခြေခံ၍ ရာခိုင်းနှုန်းဖြင့်ဖော်ပြပြီး မြေအမျိုးအစားလိုက်၍ ကွာခြားမှုရှိနိုင်ပါသည်။

သီးနှံပင်၏ရေလိုအပ်မှု

သီးနှံပင်တစ်ဦးအတွက် ရေသွင်းရန်လိုအပ်သောအချိန်နှင့် ရေလိုအပ်မှုပဟမာဏသည် သီးနှံအမျိုးအစား၊ သီးနှံပင်ကြီးထွားမှုအဆင့်၊ ရာသီဥတုအခြေအနေ၊ မြေကြိုး၏ရေထိန်းအားနှင့် သီးနှံပင်အမြစ်ဖွဲ့စည်းမှု ပုံသဏ္ဌာန်အပေါ် မူတည်ပါသည်။

သီးနှံပင်၏ရေသွင်းရန် လိုအပ်သောအချိန်ကို သီးနှံပင်၏ရေသုံးစွဲမှု အပေါ်အခြေမံခံသွား အခြောင်းအမျိုးအကြောင်းအရာကို အရောင်ပြောင်းလဲမှု အရွက်ညီးစွမ်းမှုကိုကြည့်၍ ခန့်မှန်ကြပါသည်။ သို့ရာတွင် ထိအချိန်သည် ရှိကျွန်းနေလေရှိပါသည်။ ထိအပြင်မြေ၏ အစိမတ်အခြေအနေကို ဝါမြေအစိမတ်တိုင်းသော ကိရိယာများအသုံးပြု၍လည်းကောင်း၊ အကြမ်းအားဖြင့် မြေကြိုးကိုလက်ဖြင့်ကိုင်တွယ်၍လည်းကောင်း၊ ခန့်မှန်ကြပါသည်။ ဤခန့်မှန်ရှုက်များသည် ကျယ်ပြန်သောသီးနှံလိုက်ခဲ့သွားကောင်းရှုက်ရန် မလွယ်ကုပါ။

ထို့ကြောင့်များသောအားဖြင့် သီးနှံခင်ဗျာ ရေလိုအပ်မှု (ET_C)ကို ခန့်မှန်တွက်ချက်နိုင်သော နည်းများကိုသာ အသုံးပြုလေရှိပါသည်။ အလွယ်တကူခန့်မှန်တွက်ချက် ရပုံနည်းများမြှို့မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆောင်းမှုများတွင် အသုံးပြုနိုင်သော (Evaporation Pan method) ဖြစ်ပါသည်။

ပင်ငွေ.ပုံမှန်နှင့်သီးနှင့်ကြီးထွားမှု

ပင်ငွေ.ပုံမှန်ဆိုသည်မှာ သီးနှင့်ပင်များ၏ အတောက်လုပ်ဆောင်မှုများအရ သီးနှင့်ပင်များမှ တစ်ဆင့်ပင်ငွေ.ပုံမှန်သော ရောမာဏအဖြစ်သည်။ သီးနှင့်ပင်ရှုံးရွှေက်များ၏ လေပေါက်များမှ ပင်ငွေ.ပုံမှန်မြော်ဖြစ်သည်။ အရွက်၏အပေါ်မျက်နှာပြင် ဖရောင်းထွားမှုပင်ငွေ.ပုံမှန်မှာ အနည်းငယ်သာရှိသည်။ သီးနှင့်ပင်များရောငွေ.ပုံမှန်ကို မြေဆီထွားရှိအစိတ်မှ လုံလောက်စွာမဖြည့်ဆည်းပေါ်နိုင်လျှင် သီးနှင့်ပင်သေဆုံးနိုင်ပါသည်။ ရေတစ်ကရီးသည် အပူ(ခြေ)ကယ်လိုက်ရှိ ဖယ်ရှားပေါ်နိုင်သာဖြင့် အရွက်များကိုအေးမြှုပေးသည်။ ပင်ငွေ.ပုံမှန်သည်အပင်သက်တစ်း တစ်လျောက်အမှန်လိုအပ်မှ ဖြစ်သည်ဟုမသော်လည်း ပင်ငွေ.ပုံမှန်သည်မရှိမကောင်း ရှိမကောင်းဟု ဆိုနိုင်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ပင်ငွေ.ပုံမှန်နှင့်အတူ အပင်အတွင်းအစာချက်လုပ်ရာတွင် လိုအပ်သော ဘာဘန်နိုင်အောက်ဆိုတိုင်ပါတယ်။ ပင်ငွေ.ပုံမှန်အတူ တပြုပါတယ်း င်ရောက်လျောက်ရှိသောကြောင့် ဖြစ်ပါသည်။ ပင်ငွေ.ပုံမှန်သည် သီးနှင့်ပင်ကြီးထွားမှုနှင့် တိုက်ရှိက်ဆက်စပ် ချက်ရှိပါသည်။

ပင်ငွေ.ပုံမှန်ကို မြေဆီထွားရှိ အစိတ်သီးနှင့်ပြေား အသက်အရွယ်အသား၊ အပင်၏သက်တစ်းတို့နှင့် ဝက်စပ်လျောက်ရှိသည်။ ပင်ငွေ.ပုံမှန်သည် မွန်းတည်းချိန်နှင့် မွန်းထွဲအတော်ပိုင်း နေရာင်ခြည်များစွာရသော ဘျိန်တွင်များပါသည်။ အပင်ပတ်ဝန်ကျင်ရှိ လေထုစိတ်ပိုင်းဆလျော့နည်းသည်အခါ ပင်ငွေ.ပုံမှန်များပါသည်။ လတိုက်ခတ်မှုများလျှင် ပင်ငွေ.ပုံမှုများပါသည်။ ပြောဆီလွှာအတွင်းအစိုးရှိပါသည်။ ပင်ငွေ.ပုံမှုများပါသည်။ သီးနှင့်ပင်၏ပွဲစဉ်းတည်ဆောက်မှု အပေါ်မှုတည်၍လည်း ပင်ငွေ.ပုံမှုများခြင်း ည်းခြင်းဖြစ်ပေါ်သည်။အရွက်ကြီးလျှင် ပင်ငွေ.ပုံမှုများပြီး အရွက်မျက်နှာပြင်ရှိပါသည်။ အရွက်ရှိလေပေါက်များ၏ အရေအတွက်၊ အရွယ်အစား၊ ပုံနှံမှုအပေါ်မှုတည်၍ ပင်ငွေ.ပုံမှုများခြင်း၊ နည်းခြင်း ဖြစ်ပေါ်သည်။ အရွက်မျက်နှာပြင်တွင် အမွှေးများပါလျှင် ဒေါယာအလုအားဖြင့်များပြု ပင်ငွေ.ပုံမှုများနိုင်ပါသည်။ သို့သော်အရွက်ပေါ်တွင် အစိတ်ပိုစိတ်ပိုနှင့်ပိုစိတ်ပို အတွက်ပေါ်တွင် ပင်ငွေ.ပုံမှုနည်းနိုင်ပါသည်။ မွှေးများမှုနေရာင်ခြည်ကို ရောက်ပြန်ထုတ်လွှတ်မှုကြောင့် ပင်ငွေ.ပုံမှုနည်းနိုင်ပါသည်။

သီးနှင့်ပင်၏အခြာက်အလေးဘျိန်သည် ပင်ငွေ.ပုံမှုပမာဏနှင့် တိုက်ရှိက်အချိုးကျပါသည်။ ကိုလျော်မျိုးများသည် သက်ကြိုးမျိုးများထက် ပင်ငွေ.ပုံမှုအချိုး သုံးပုံတစ်ပုံသာရှိပါသည်။ ထိုကြောင့် သက်လျော်မျိုး အသည်ရောက် အကျိုးမိန္ဒိယုံးစွဲနိုင်မှ ပိုစိတ်ကောင်မွှေ့နိုင်ပါသည်။ ပင်ငွေ.ပုံမှုသည် စပါးဆင်းမှုစာရင်းရုံးမှု အစိတ်အစိုး ကိုသာဖြစ်ပြီး စုစုပေါင်းရောဆုံးရှိမှုများ ရောမျက်နှာပြင်နှင့် ပြောမျက်နှာပြင်မှ ရောငွေ.ပုံမှု ပြောအောက်သို့ရောစိုင် မျှော်မှု ပြောဆီထွားအတွင်းသောက်သို့ ရောဆုံးရှိမှုနှင့် ကတွက်ပေါက်မှ ပိုစိုင်ဆင်းထွေကိုခြော်တို့ဖြစ်ပြီး ငြင်းစုစုပေါင်းရုံးမှုသည် ပင်ပေါ်သီးနှင့် အတွက်ပေးသွင်းရမည့် ရေလိအပ်မှုပင်ဖြစ်ပါသည်။

ရေလိုအပ်မှုခန့်မှန်းထွက်ချက်ရာတွင်သီရိရပည်အဝို့ယ်သတ်မှတ်ချက်များ

(က) သီးနှံပင်ရေလိုအပ်မှု - ဆိုသည်မှာ သီးနှံပင်အကောင်းဆုံးရှင်သနရန်အတွက် လိုအပ်သောပင်ငွေ၊ ရေငွေ.ပုံမှန်င့် မြေဆီလွှာအတွင်း စိမ့်ဝင်ဖြတ်သန်းမှု(၂)မျိုးပေါင်းဖြစ်သည်။ (စပါးသီးနှံအတွက်သာ မြေဆီလွှာအတွင်း ရေစိမ့်ဝင်ဖြတ်သန်းမှုကို ထည့်သွင်းပေါ်ခြင်းဖြစ်သည်။)

(ခ) ပင်ငွေ.ပုံခြင်း - သီးနှံပင်များ၏ အိမ်ကွဲမှု လုပ်ဆောင်မှုအရ သီးနှံပင်များမှတစ်ဆင့်ပင်ငွေ.ပုံမှုဆုံးရှုံးသော ရေပမာဏဖြစ်ပါသည်။

(ဂ) ရေငွေ.ပုံခြင်း - ဆိုသည်မှာ မြေမျက်နှာပြင်(၁၃) ရေမျက်နှာပြင်မှ ရေငွေ.ပုံဆုံးရှုံးသော ရေပမာဏပင်ဖြစ်ပါသည်။

(ဃ) ပင်ငွေ၊ ရေငွေ.ပုံခြင်း(ET_C) ဆိုသည်မှာ သီးနှံပင်များမှ အငွေ.ပုံဆုံးရှုံးသော ရေပမာဏနှင့် စိုက်ခင်း၏ မြေမျက်နှာပြင် (၁၃) ရေမျက်နှာပြင်မှ ရေငွေ.ပုံဆုံးရှုံးသော ရေနှစ်မျိုးပေါင်းပမာဏဖြစ်ပါသည်။

(င) စိမ့်ဝင်ဖြတ်သန်းခြင်း - ဆိုသည်မှာ ရေလျှောင်ထားသော စပါးခင်းတွင် မြေဆီလွှာအား ဖြတ်သန်း၍ မြေအောက်ရေမျက်နှာပြင်သို့ စိမ့်ဝင်ဆုံးသွားသွားသော ရေပမာဏပင်ဖြစ်ပါသည်။

(စ) စံနှုံးရသီးနှံ၏ပင်ငွေ.ရေငွေ.ပုံခြင်း(ET_O) - ဆိုသည်မှာ အကောင်းမွန်ဆုံးသော အစိုက်တော် အခြေအနေတွင် မြေမျက်နှာပြင်တစ်ခုလုံးအား ပုံးအုပ်နေသည် စိမ့်လန်စိုပြည်နေသောမြေက်ခင်းမှ ရေငွေ.ပုံဆုံးရှုံးသွားသောရေပမာဏဖြစ်ပါသည်။

(၅) ပင်ကိရိယာမှရေငွေ.ပုံဆုံးရှုံးခြင်း(E_P) - ဆိုသည်မှာ လေားတစ်ခုအတွင်းရှုံးသွားသွားသောရေပမာဏပင်ဖြစ်ပါသည်။

(၆) သီးနှံကိန်းသေး(K_C) - ဆိုသည်မှာ သီးနှံစိုက်ခင်းမှ ရေငွေ.ပုံဆုံးရှုံးမှုပမာဏနှင့် စံနှုံးရသီးနှံ၏ ရေငွေ.ပုံဆုံးမှု အချို့ဖြစ်ပါသည်။

$$K_C = \frac{ET_C}{ET_0}$$

(၇) ပင်ကိန်းသေး(K_P) - ဆိုသည်မှာ စံနှုံးရသီးနှံ၏ ရေငွေ.ပုံဆုံးမှုနှင့် လေားအတွင်းရှုံးသွားသွားသောရေပမာဏအချို့ဖြစ်ပါသည်။

$$K_P = \frac{ET_0}{E_p}$$

(၈) သီးနှံအတွက်အကျိုးသက်ရောက်သော မြို့ရေလျှောင်ဆိုသည်မှာ စုစုပေါင်းရွှေသွားနှင့်သော မြို့ရောက်သီးနှံစိုက်ခင်းမှ အသုံးပြုသောရေအချို့ပင်ဖြစ်ပါသည်။

ET_c ကိုခန့်မှန်စွာက်ချက်ခြင်း

ET_c သီးနှံပင်၏ပင်ငွေ့ရေငွေ့ပုံမှု (သို့မဟုတ်) သီးနှံပင်၏ရေလိုအပ်မှုကို ပတ္တက်ချက်ခြင်း ပထမည်စွာစုံပိုင်းရသီးနှံ၏ ရေလိုအပ်မှု ET₀ ကိုတွက်ချက်ရမည်။ ET₀ ကိုခန့်မှန်စွာက်ချက်ရာတွင် Evaporation Pan နည်းမှာအရှင်စုံနှင့် အလွယ်ကူဆုံးဖြစ်ပါသည်။ Pan များကိုများသောအားဖြင့် (၁၈-၂၂) ဂီတ်အထူရှိသော သံမဏီပြားနှင့် ပြုလုပ်ထားသည် အချင်း (၄၆.၅)လက်မအပြင့် (၁၀)လက်မ နှုန်းသောအတွင်းအပြင်ငွေ့မှုင် သုတေသနားသည်။ (Class A Evaporation Pan) ကိုအသုံးပြုလေ့ရှိပါသည်။ (Pan) အတွင်းကြည်လင်သန့်ရှင်းသောရေကို အထက် နှုတ်ခေါ်မှ(၂-၃)လက်မအကွာအထိ ထည့်ထားရပါသည်။

ပထမအဆင့်အနေဖြင့် နောက်(Class A Evaporation Pan) မှရေငွေ့ပုံမှန်းကို တိုင်းတာပြီး (Pan coefficient) (K_p) ဖြင့်ပြောက်ခြင်းဖြင့် ET₀ ကိုရရှိပါသည်။

$$ET_0 = K_p \times E_{pan}$$

$$ET_0 = \text{စုံပိုင်းရသီးနှံ၏ ပင်ငွေ့ရေငွေ့ပုံမှု}$$

$$K_p = \text{ပင်ကိန်းသော}$$

$$E_{pan} = \text{ပင်ကိန်းသောရေငွေ့ပုံမှန်း(mm/day)}$$

စုံပိုင်းရသီးနှံ၏ နောက်ပင်ငွေ့ရေငွေ့ပုံမှုကို အကြမ်းအားဖြင့် အောက်ပါအတိုင်းခန့်မှန်းနှင့်ပါသည်။

စုံပိုင်းရသီးနှံမြှောက်ခင်း၏ပင်ငွေ့ရေငွေ့ပုံမှု(ET₀)

ရသီးညတုစုံနယ်	နောက်ပျမ်းမျှအပူချိန်		
	နှစ် (<15 °C)	သင့် (15-25 °C)	မြင့် (>25 °C)
အပူပိုင်းမြှောက်သွေ့ဒေသ	4-6mm/d	7-8mm/d	9-10mm/d
အပူလျှော့ပိုင်းဒေသ	4-5mm/d	6-7mm/d	8-9mm/d

ပင်ကိန်းသော (Pan Coefficient) မှာ(၁.၃၉) နှင့် (၁.၈၉) အတွင်းရှိပြီး ပုံမှန်းမျှတန်ဘိုးမှာ (၁.၇) ဖြစ်ပါသည်။

ET₀ ကိုထပ်ဆို၍ သက်ဆိုင်ရသီးနှံ၏ သီးနှံကိန်းသော (Crop Coefficient) (K_c) နှင့်ပြောက်ပါက သီးနှံပင်၏ ပင်ငွေ့ရေငွေ့ပုံမှု (ET_c) ကိုရရှိပါသည်။

$$ET_c = K_c \times ET_0$$

ET_c = သီးနှံပင်၏ ပင်ငွေ့ရေငွေ့ပုံမှု

K_c = သီးနှံကိန်းသေ

ET_0 = စူးနှိုင်းရသီးနှံမြှုက်ခင်၏ ပင်ငွေ့ရေငွေ့ပုံမှု

သီးနှံကိန်းသေ K_c ကိုရှာဖွေတွက်ချက်ရာတွင် သီးနှံကိန်းသေသည် သီးနှံပျိုးအာမည်၊ သီးနှံပင်တစ်ပျိုး၏ ကြီးထွားမှုအသက်အဆွယ်အဆင့်ဆင့်၊ ရာသီးထုတ္ထစသည် အချက်များအပေါ် မှတည်၍ကျွဲ့ပြားခြားနာမှ ရှိနိုင်ပါသည်။

ဝပါးသီးနှံအတွက်သီးနှံကိန်းသေ K_c တန်ဘိုးရှာဖွေခြင်း

ဝပါးသီးနှံအတွက်သီးနှံကိန်းသေ K_c တန်ဘိုးကို စိုးဝပါးနှင့်ဆွဲစပါးအတွက် ခွဲခြား၍အောက်ပါ ယေားတွင်ဖော်ပြထားပါသည်။ ကြခင်းနှင့် စိုက်ခင်းများ၏အရွက်ပုံးအပ်မှုသည် ပထာဏနှင့် ဒုတိယလများတွင် ကွာခြားမှုမျိုးလှည့် K_c တန်ဘိုးကိုအတူထူးပို့ဆောင် ဖြစ်သည်ဟုယူဆထားပါသည်။ ပထာဏနှင့်လနှင့် နောက်ဆုံးတစ်လ ကြားကာလကို Mid-Season ကာလဟုခေါ်ဆိုပါသည်။ Mid-Season သီးနှံကြီးထွားမှု ကြားကာလသည်စပါးသက်တမ်းအရ ကွာခြားပါသည်။ တောင်ယာစပါးခင်းများ၏ ET_c သည်မြေအပိုဒ်ပြည့်တနေသာ အကြောင်းအနေတွင် လယ်စပါးနှင့် အတူတူပင်ဖြစ်ပါသည်။

ဝပါးသီးနှံကိန်းသေ K_c

စဉ်	သီးနှံစိုက်ပျိုးရာသီ	စိုက်ချိန်	ရိတ်ချိန်	ပထာဏ(၂)လ	ကြားကာလ	နောက်ဆုံး(၄)ပတ်
I	စိုးရာသီ	စွန်း-ရှုလိုင်	နိုဝင်ဘာ-ဒီဇင်ဘာ	၈၁	၁၀၅	၀၉၉
J	ဆွဲရာသီ	ဒီဇင်ဘာ- ဇန်နဝါရီ	မတ်-ဧပြီ	၈၁	၁၂၇	၁၀၀၀

ဝပါးသီးနှံအတွက်ရေလိုအပ်မှု

ဝပါးသီးနှံစိုက်ခင်းအတွင်းမှု စွဲစဉ်ရေလိုအပ်မှုများ ယော်ယူအားဖြင့် အောက်ပါအတိုင်းဆုံးစွဲများပါသည်။

စဉ်	ရေလိုအပ်မှုနည်းလမ်း	ရေလိုအပ်မှုပမာဏ
I	ပင်ငွေ့ပုံမှု	၁၅ - ၉၁ mm/day
J	ရေငွေ့ပုံမှု	၁၀ - ၆၂ mm/day
R	ရေစိမ့်ဝင်မှု	၁၀၂ - ၁၇၃ mm/day
.	စုစုပေါင်း	၅၀၆ - ၂၁၀၄ mm/day

ပပါးသီးနှံရာသီတွင် ရေဆုံးရှုံးမှုပမာဏ စုစုပေါင်းမှာ ပျို့ခင်းတွင် (40)mm မြေပြင်ရန်အတွက် (200) mm နှင့်သီးနှံအသုံးပြုရန်(1000) mm စုစုပေါင်း (1240)mm ခန့်လိုအပ်ကြောင်း သုတေသန တွေ့နှုန်းများအရ သိရှိရပါသည်။

စိုက်ပျိုးရာသီတစ်လျှောက်လုံး ပင်ငွေ့ပျုံမှာ ရေငွေ့ပျုံမှာ မြေအောက်သို့စိမ့်ဝင်မှုများနှင့် ရေဆုံးရှုံးမှုများ ရှိနိုင်ပြီး မြေအောက်သို့စိမ့်ဝင် ဆုံးသောရေပမာဏမှာ ပြောင်းလဲနိုင်မှုအများဆုံးဖြစ်ပါသည်။ မြေအချိုးအစား ပေါ်မှုထည်၍ ပပါးစိုက်ခင်းမှ (၉၁.၆) mm (၂၀.၄) mm/day ရှိနိုင်ပြီးအများအားဖြင့် (၆-၁၀)mm/day ရှိပါသည်။ သင့်တော်သောပပါးအထွက်ကို ရရန်တစ်လလျှင်ရေ (၁၈၀-၃၀၀)mm ခန့်လိုအပ်ပါသည်။ မြေပြင်ရန်အတွက် ရေလိုအပ်ချက်(၂၀၀)mm လိုအပ်သည်ဆိုသော်လည်း မြေပြင်ရန်တစ်လထက်ကြောလျှင် (၅၀၀) mm မှ (၆၀၀)mm ခန့်အထိလိုအပ်နိုင်ကြောင်း တွေ့ရပါသည်။ ပပါးသီးနှံတွင် တစ်ယူနစ်မြောင်ရှိယာရှိ အချက် စုစုပေါင်း စိုက်ပျိုးရာသီအချိုးအားဖြင့် (၃၁၉ မှ ၄၄၄) အထိများလေလျှင် ပင်ငွေ့ပျုံမှုများလေသည်ဟု ဆိုနိုင်ပါသည်။ ၁၉၆၅ တွင်ဂျာပန်နိုင်ငံ၌ ကာတိနှင့်အပေါင်းအပါ သီးပွဲပညာရှင်များက နေသာသောနေ့တွင် ပပါးသီးနှံတွင် နေ့စဉ်ပင်ငွေ့ပျုံမှုသည် $(+/-)$ mm/day ရှိပြီးပင်ငွေ့ပျုံမှုသည် ပင်ငွေ့ရေငွေ့ပျုံမှာ စုစုပေါင်း၏ (၉၀)ရာခိုင်နှုန်းရှိ သည်ဟုဆိုပါသည်။ အပင်ကြီးထွားမှ အစောင့်ပိုင်းတွင် ရေငွေ့ပျုံမှုများပြီး ပင်ငွေ့ပျုံမှုနည်းပါသည်။ ပင်ငွေ့ရေငွေ့ပျုံမှုသည် ရာသီဥတုနှင့်ဆိုင်ပြီး မြေဆီလျာအတွင်းစိမ့်ဝင်ဖြတ်သန်းခြင်း၊ ရေစိမ့်ထွက်ခြင်းနှင့် ဆင်းရေတို့သည် မြေပျောက်နာပြင်အနိမ့်အမြင့်၊ မြေဆီလျာအတန်းအစားပေါ် မှတည်လျက်ရှိပါသည်။ ဆင်းခြေလျော စိုက်များတွင် ဆင်းရေအများဆုံးဖြစ်ပါသည်။ ယာစပါးတွင် ပင်ငွေ့ရေငွေ့ပျုံမှာ စိမ့်ဝင်ဖြတ်သန်းမှုနှင့် ဆင်းရေများကြောင့် အဓိကရေဆုံးရှုံးပါသည်။ မြေဆီလျာအတွင်း ရေစိမ့်ဝင်ဖြတ်သန်းမှု ပမာဏသည် မြေပျောက်နာပြင် အနိမ့်အမြင့်၊ မြေအချိုးအစား၊ ရေမျောက်နာပြင်အနက်အပေါ် မှတည်လျက်ရှိပြီး သဲမြေပျေားသည် ဤစောင့်မြေပျေား ထက် (၃)ဆောင်ပို့စို့လိုအပ်ကြောင်း ဂျာပန်နိုင်တွင် တွေ့နှုန်းပါသည်။

စိုက်ခင်းအတွင်း သွင်းရေလိုအပ်မှုကို စိုက်ခင်းအတွင်းရေရရှိမှာ စိုက်ခင်းအတွင်းမှ ရေဆုံးရှုံးမှု အချက်များအရ အောက်ပါအတိုင်း ခန့်မှန်းတွက်ချက်မှုမျိုးလည်း ရှိပါသည်။

$$\Delta W = P + I - (E + P \& S)$$

$$P = \text{နိုးပေါက်} \quad \text{နှင့်ပေါက်များမှရေရှိမှု}$$

$$I = \text{ရေသွင်းခြင်း}$$

$$E = \text{ပင်ငွေ့ရေငွေ့ပျုံမှာ}$$

$$P \& S = \text{ရေစိမ့်ဝင်ဖြတ်သန်းမှုနှင့်စိမ့်ထွက်ခြင်း}$$

စပါးသီးနှံတွင်ရေပြတ်လပ်မှု

စပါးသီးနှံ၏ မည်သည့်အသက်အချယ်အဆင့်တွင်ဖြစ်စေ ရေပြတ်လပ်ပါက အထွက်ကျဆင်းနိုင်ပါသည်။ ရေဝတ်မှု၏ယောက္ခလက္ခဏာများမှာ အချက်လိပ်ခြင်း၊ အချက်ခြားကိုခြင်း၊ ပင်ဗျားနည်းခြင်း၊ အပင်ပုံခြင်း၊ ပန်းဖွဲ့မှုနောက်ကျခြင်း၊ စပါးဖွဲ့မှုခြင်း၊ အစွဲပြည်းဖြော်မြင်မှုမရှိခြင်း၊ စသည့်လက္ခဏာများတွေ့ရသည်။ ရေဝတ်မှုကိုစပါးပင်မှ တုံ့ပြန်မှုအဖြစ်ဆုံးမှာ မျိုးများအကိုယားဖြစ်ပေါ်ချိန်မှ အနှံတွက်ချိန်အထိ ဖြစ်ပါသည်။ အနှံမထွက်နို့ (၃ ရက်မှ ၁၁ ရက်) အတွင်းရေဝတ်လျှင် စပါးဖွဲ့မှုခြင်းများပြီး အထွက်သီသီသာသာကျဆင်းစေပါသည်။ စပါးပင်ကြီးထွားမှုအဆင့်တွင် ရေဝတ်လျှင်အပင်အမြင့်၊ ပင်ဗျားအရေအတွက်နှင့် အချက်ရော်ယာစသည့်တို့ လျော့နည်းကျဆင်းစေပါသည်။ သို့သော်ပန်းမပွဲ့နို့ ရေကိုလုံလုံလောက်လောက်ပြန်ပေါ်သွင်းနိုင်လျှင် အထွက်ကိုမထိနိုက်စေနိုင်ပါ။

စပါးသီးနှံတွင်ရေပြီးလျှေားပြားခြင်း

မြောက်နှာပြင် အနိမ့်အမြင့်နှင့် စီးရွာသွေးမှု ပုံစံအပေါ်မှတည်၍ အနိမ့်ဂိုင်းရရှိယာများတွင် ရေအနက်အမျိုးမျိုးနှင့် ရေနက်မှုဖြစ်သည့်ကာလမှာလည်း ရရှိယာအလိုက်ကွာခြားနိုင်ပါသည်။ စပါးသီးနှံ၏ အသက်အချယ်အဆင့်ဆင့်ဆင့်တွင် ရေနှင့်မြှုပ်မှုအနက် အမျိုးမျိုးကြောင့် အထွက်နှုန်းကျဆင်းမှု အမျိုးမျိုးလိုက်ကြောင်း သုတေသန တွေ့ရှိချက်များအရ သိရပါသည်။ ဥပမာအားဖြင့် ပင်ဗျားထွက်ချိန်တွင် အပင်အမြင့် (၂၉)ရာနိုင်နှုန်းမှ (၂၅)ရာနိုင်နှုန်းအထိ မျိုးပြားပေါ်မှတည်၍ အထွက်ကျဆင်းပြီး ရှင့်မှုညွှန်ချိန်တွင် အပင်အမြင့် (၇၉)ရာနိုင်နှုန်း နှင့်မြှုပ်မှုကြောင့် အထွက်(၂၀)ရာနိုင်နှုန်းမှ (၆၀)ရာနိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း တွေ့ရပါသည်။ အထွက်ကျဆင်းရောင်း၊ အကြောင်းမှာ ရေနှင့်မြှုပ်မှုကြောင့် စပါးသီးနှံတွင် ပင်ဗျားလျော့နည်းခြင်း၊ အစာချက်လုပ်မှု ကျဆင်းရောင်းများကြောင့်ပင်ဖြစ်ပါသည်။

စပါးသီးနှံ၏အသက်အချယ်အဆင့်အလိုက်ရေပြီးသွင်းမှုကိုတုံ့ပြန်ခြင်း

၁၉၆၆-တွင် ကရစ်ကစပါးသီးနှံကို ရေအနည်းငယ်လွှဲးထားသည့်အခြေအနေတွင် စိုက်ပျိုးပြီး အပင်ကြီးထွားမှုနှင့်အတူ ရေအနက်ကို တဖြည်းဖြည်း တိုးပောရပြီး ပန်းဖွဲ့မှုနှင့်ရောက်သည့်အခါ ရေပြန်လျှော့ပေးသီးနှံမှုကိုလိုက်ကြောင်း တွေ့ရှိခဲ့သည်။ ပက်တိုင်း (၁၉၆၆) က ပါးအညွှန် (Shoot) မထွက်မီအထိ စပါးဆောင်ရွက် ရေနှင့် စွတ်စွန်ပေါ်ပြီး အညွှန်ထွက်ချိန်မှ နှီးရည်ခဲ့သည့်အထိ ရော့မှုပေးထားရန် လိုအပ်ပြီး နှီးရည်ခဲ့သည့်နောက်ပိုင်း ရေပြန်လျှော့ပေးရန် လိုအပ်ကြောင်း ဖော်ပြခဲ့ပါသည်။

အီနိုယ်နိုင်တွင် အိုးများနှင့်စစ်သာ်မှုအရ ရေပြတ်လတ်မှုကို တုံ့ပြန်မှုအများဆုံးအချိန်သည် မိုက်ချိန်နှင့် အနှံတွက်ချိန်ဖြစ်ပြီး တုံ့ပြန်မှုအနည်းဆုံးအချိန်မှာ စပါးပင်ကြီးထွားမှု အစောင့်ကာလများဖြစ်ကြောင်း

စစ်သပ်တွေရှိခဲ့သည်။ ပန်းမွင်းချိန်တွင် ရေပြတ်ကအစောဖြစ်ပေါ်ခြင်းမရှိပေါ့။ ထိုကြောင့် ပန်းမွင်းချိန်နှင့် အစောဖြစ်တည်ချိန်တွင် ရေပိုစိုလိုအပ်ကြောင်း စစ်သပ်တွေရှိခဲ့ကြပါသည်။

ယူရှိနိုင်ကာဝါဆာကို (၁၉၇၃)တိုက တိုက်ရှိက်အစောချုပ်ပါးစိုက်ခင်းတွင် ပထမဆုံးရောွင်းချိန် ကြောင့် ပင်္ပားနှင့်စပါးအထွက်အပေါ် မည်သို့အကျိုးသက်ရောက်မှုရှိကြောင်း လေ့လာစစ်သပ်ခဲ့ရာ စောက် ရောွင်းပေးလျှင် စောစောပင်္ပားထွက်ရှိပြီး အရွက်(၆)ရွက်ထွက်ချိန်တွင် ရေပေးသွင်းက ပင်္ပားအများဆုံး ဖြစ်ကြောင်း တွေရှိခဲ့ပြီး စပါး(၆)ရွက်မှ (၁၂)ရွက်အတွင်း ရေပေးသွင်းလျှင် အထွက်အများဆုံးရေကြောင်း တွေရှိခဲ့ပါသည်။

မက်ချုပ္ပါးမား (၁၉၆၂)ကလည်း စပါးပင်၏ ရေပြတ်လပ်မှုကို အနုံမထွက်ပါ (၂၀)ရက်အလိုနှင့် အနုံထွက်ပြီး (၁၀)ရက်အတွင်း၊ တုံပြန်မှုအများဆုံးဖြစ်ပြီး ငှုံးအချိန်အတွင်း ရေများလွန်းလျှင်လည်း စပါးသီးနှံအတွက် အကျိုးကျော်မှုရှိကြောင်းတွေရှိခဲ့သည်။ အာန် (၁၉၅၂)က ပန်းမွင်းချိန်အပြီး ရေပြတ်လျှင် စပါးအဖျင်းများနှင့်ကြောင်းတွေရှိခဲ့သည်။

ရိုရှိ (၁၉၇၄)၏ စစ်သပ်ချက်အရ ခွဲပြောင်းစိုက်အပြီး (၂)ပတ်အကြာတွင် စပါးခင်း၌ ရေအနက် (၂-၃)လက်မသို့ လိုအပ်ပြီး စပါးမျိုးအပေါ်မှတည်၍ နောက်(၅)ပတ်မှု(၈)ပတ်အထိ ရေစပ်စပ်သာ ထားပြီး အနုံထွက်ချိန်တွင် ရေလွှမ်းထားလျှင် စပါးသီးနှံအတွက် အကျိုးရှိကြောင်း ခွဲပြောင်းစိုက်အပြီး ရေလွှမ်းထားခြင်းသည် စပါးမျိုးအားလုံးအတွက် အကျိုးကျော်မှုဖြစ်ထွန်းမှု မရရှိနိုင်ကြောင်း ဖော်ပြခဲ့သည်။

ဆူနိဒါနှင့်မတ်ဆူရှိမှုမားမား (၁၉၆၁)တို၏ စစ်သပ်ချက်အရ စပါးသီးနှံ ရာသီတစ်လျှောက်လုံး ရေလွှမ်းမထားခြင်းသည် အပူချိန်နိုင်စိုင်းနှင့် ရေလွှမ်းထားမှထက် စိုပြီးကြီးထားမှုနှင့်အထွက် လျော့နည်းကျေဆင်းကြောင်းတွေရှိခဲ့ပါသည်။ စပါးကို ရေလွှမ်းထားခြင်းကြောင့် စပါးပင်၏ လိုအပ်သော အပူချိန်ကို ရရှိစေကြောင်း တွေရှိခဲ့သည်။

အင်ဒီ (၁၉၆၃)၏ စစ်သပ်မှာအရ ရေရှာပါးသောအေားတွင် ခွဲပြောင်းစိုက်ပြီး (၄)ပတ်ကြာမှု ရေလွှမ်းထားခြင်းဖြင့် အဗြာအဗျိန်များတွင် ငှုံးကာလအတိုင်း ရေလွှမ်းထားခြင်းထက် စပါးအထွက်စိုပြီး ကျုန်သော စပါးသီးနှံရာသီတစ်လျှောက်လုံးကိုလည်း အစိုက်စာက်လက် ထိန့်သိမ်းသွားနိုင်ကြောင်း ဖော်ပြခဲ့ပါသည်။

သီးနှံစိုက်ခင်းမှုလိုအပ်သောရေကို ရှုက်ပေါ်ပါးမည်မှုတွင်တစ်ကြိမ်ပေးသွင်းပည်၊ တစ်ကြိမ်လျှင် မည်မှုပေးသွင်းပည်ကိုတွက်ချက်ခြင်း။

ရေပေးသွင်းရှုပြု စုစုပေါင်းလိုအပ်ချက်အားလုံးကို တစ်ကြိမ်တည်းပေးသွင်းရှုမရပါ။ ပြုဆီလွှာမှ သိလောင်ထားနိုင်မည့် ပမာဏလောက်သာ သွင်းပေးရပါမည်။ သို့မဟုတ်ပါက သွင်းလိုက်သောရေအများစုသည် အမြှုပ်စုအောက်သို့ စိမ့်ဝင်ဆုံးရွှေ့သွားပါမည်။ ပေးသွင်းရမည့်အချိန်အနေဖြင့်လည်း မေ့တွင်းရေကို သီးနှံပင်မှ

စုပ်ယူ၍ တဖြည့်ဖြည့်၊ လော့နည်းလာရာမှ အပင်များအလွယ်တကူ မစုပ်ယူနိုင်တော့သော အချိန်တွင် ပေးသွင်၊ ရပါမည်။ ထိုကြောင့် သီးနှံရိုက်ခင်းမှ လိုအပ်သောရောကို ရက်ပေါင်းမည်မျှတွင် တစ်ကြိမ်ပေးသွင်းရမည်ကို အောက်ပါညီမျှခြင်းအတိုင်း တွက်ချက်ပါသည်။

ပေးသီးနှံတွင်

$$i = \frac{D_p}{I_n}$$

i = ရေတစ်ကြိမ်နှင့်တစ်ကြိမ်ပေးသွင်းရန်ကြားကာလ

D_p = စိုက်ခင်းအတွင်းရေအန်ကို

I_n = သီးနှံပင်၏တစ်နောက်အသားတ်ပေးသွင်းရန်လိုအပ်မှု

တစ်ကြိမ်ပေးသွင်းလွှုင် ပေးသွင်းရမည့်ရေအန်ကို အောက်ပါအတိုင်း တွက်ချက်ရပါသည်။

$$D_i = \frac{D_p}{E_a}$$

D_i = ပေးသွင်းရမည့်ရေအန်ကို

D_p = စိုက်ခင်းအတွင်းရေအန်ကို

E_a = အကျိုးသက်ရောက်သောရေပေးသွင်းမှုပမာဏ

ရေပေးသွင်းရာတွင်အကျိုးသက်ရောက်မှုနှံသောသွင်းရေပမာဏ

ဆည်မှုလွှာတ်ပေးလိုက်သောရေများအားလုံးကို အပင်မှာသုံးပြုရသည်မဟုတ်ဘဲ မြောင်းမကြိုးများတွင် ရေငွေပုံစံရှုံးခြင်း၊ အောက်သို့စိမ့်ဝင်ခြင်း၊ ဘေးသို့စိမ့်ထွက်ဆုံးရှုံးခြင်းများရှိသကဲ့သို့ လယ်ကွက်အတွင်းသို့ ဖြန့်ဝေသော မြောင်းခွဲနှင့် မြောင်းလေက်တဲ့များတွင်လည်း အလားတူဆုံးရှုံးခြင်း၊ ပြစ်သည့်အပြင် အောက်သို့ စိမ့်ဝင်ဆုံးရှုံးခြင်းများရှိပါသည်။ ထိုကြောင့် နောက်ဆုံးအပင်မှ အသုံးပြုရသောရေပမာဏသည် ဆည်မှတ္တာတွင် လိုက်သော ရေအစိတ်အစိုင်းအချို့သာပြစ်ပါသည်။ ထိုသို့ ရေသွယ်ယူသောစနစ်၊ ပြန့်ဝေသောစနစ်နှင့် ပေးသွင်းသောစနစ်အသီးသီးတွင် ဆုံးရှုံးမှုမည်မှုစိရှိသည်ကို တိုင်းတာသိရှိရန်လိုအပ်ပါသည်။ သို့မှသာ ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် မည်သည့်အစိတ်အစိုင်းတွင် ပြပြင်ရမည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။

အများဆုံးသိရှိရပည့် ရေပေးသွင်းမှု၏အကျိုးသက်ရောက်မှုအသီးသီးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က) မြောင်းမကြိုးသွင်းရေပါအကျိုးသက်ရောက်မှု (Conveyance Efficiency) (E_c) =

စိုက်ကွက်းသို့ရောက်ရှိသောရေပမာဏ

ဆည်မှုလွှာတ်သောရေပမာဏ

- (ခ) လယ်ကြားမြောင်း၏အကျိုးသက်ရောက်မှု (Field Cannal Efficiency) (E_b) =
- $$\frac{\text{စိုက်ခင်းသို့ရောက်ရှိသောရေပမာဏ}}{\text{စိုက်ကွင်းသို့ရောက်ရှိသောရေပမာဏ}}$$
- (ဂ) စိုက်ကွင်းမြေအပျီးအစား၏အကျိုးသက်ရောက်မှု (Field Application Efficiency) (E_a) =
- $$\frac{\text{သီးနှံပင်ကတိုက်ရှိက်အသုံးပြုနိုင်သောရေပမာဏ}}{\text{စိုက်ခင်းသို့ရောက်ရှိသည့်ရေပမာဏ}}$$
- (ဃ) ရွှေဖြန့်ထော်စနစ်၏အကျိုးသက်ရောက်မှု (Distribution Efficiency) (E_d) =
- $$\frac{\text{စိုက်ခင်းသို့ရောက်ရှိသောရေပမာဏ}}{\text{စိုက်ကွင်းသို့ရောက်ရှိသောရေပမာဏ}}$$
- (င) စိုက်ကွင်း၏အကျိုးသက်ရောက်မှု (Farm Efficiency) (E_f) =
- $$\frac{\text{သီးနှံပင်ကအသုံးပြုသောရေပမာဏ}}{\text{စိုက်ကွင်းသို့ရောက်ရှိသည့်ရေပမာဏ}}$$
- (စ) ဆည်ရေသောက်နောက်စနစ်တစ်ခုလုံး၏အကျိုးသက်ရောက်မှု (Project Efficiency) (E_p) =
- $$\frac{\text{သီးနှံပင်ကအသုံးပြုသောရေပမာဏ}}{\text{ဆည်မှုလွှတ်သောရေပမာဏ}}$$

(Conveyance Efficiency) (E_c) = ၁၉

(Field Cannal Efficiency) (E_b) = ၈၇ (စိုက်ကွင်း၂၀၂၀တာထက်များ)

(Field Application Efficiency) (E_a) = ၅၅ (သဲမြေ)

• ၄၀ (အဲမြေ)

• ၆၀ (ရွှေဝေးမြေ)

ရေယူရန်နည်းစနစ်များ

- (၁) ရေမသွင်းမီ လယ်ကြားမြောင်းကို ကောင်းမွန်စွာ ဖြေပြင်ထားပါ။
◆ မြောင်းကောင်းမှ ရေလိုက်ကောင်းမည်။
- (၂) လယ်ပတ်မြောင်းများ အသင့်တူးထားပါ။
◆ ပိုလျံသောရေကို အလွယ်တကူ ထုတ်ပစ်နိုင်မည်။
- (၃) ကွက်ဆင့်သောက်စနစ်ဖြင့် ရေယူခြင်းကို ရှောင်ပါ။
◆ ရေအလေအလွင့်များမည်၊ ရေရရှိမှုနောက်ကျမည်၊ ပိုရေထုတ်ပစ်ရန် မြောင်းမရှိသဖြင့် အနီးရှိ လယ်ကွက်များ ရေလွန်နိုင်သည်။
- (၄) အနီးရရေပေးမြောင်းများကို အဆမတန်တားဆီး၍ ရေသွင်းယူခြင်းကို ရှောင်ပါ။
◆ အဆမတန်ပင်း၍ ရေသွင်းယူခြင်းကြောင့် ရေလျံပြီး မြောင်းများ ကျိုးပေါက်နိုင်သည်။
- (၅) ရေကျုံ - ရေပေးအဆောက်အအုံအဝင်ဝများတွင် ကျောက်တုံးသစ်ခက်စသည်များ ပိတ်ဆို၍ ရေယူခြင်းကို ရှောင်ပါ။
◆ ဤနိုင်ပိတ်ဆို၍ မြောင်းများကျိုးပေါက်မည်၊ အချိန်မီရေရရှိရေးအတွက် အနောက်အယုက်ဖြစ်နိုင်သည်။
- (၆) ဤနှင့် မြောင်းဆွဲထားသောသောင်နှင့် မြောင်းအလိုက်သွင်းယူပါ။ လျှံအောင်မသွင်းရ။
- (၇) ရေကို မြောင်းဆွဲထားသောသောင်နှင့် လိုအပ်သည့်အချိန်၏သာ စနစ်တကျသွင်းပါ။
- (၈) ရေကို လိုအပ်သည့်ပမာဏနှင့် လိုအပ်သည့်အချိန်၏သာ စနစ်တကျသွင်းပါ။
- (၉) ရေကို အလေအလွင့်မရှိအောင်ထိန်းပါ။
◆ ပိုလျံသောရေဖြင့် အခြားသီးနှံစိုက်ပျိုးနိုင်သည်။

ရေပေးဝေရေးနည်းစနစ်များ

ရေလျှောင်တမ်းများနှင့် ရေလွှဲဆည်များမှ ရေပေးဝေရေးစံနှစ်အခြေခံသည်မှာ - မူလရေလျှောင် တမ်း / ရေလွှဲဆည်မှရေကို မြောင်းမထာလျောက် လွှတ်ပေး၍ မြောင်းခွဲများ / လက်တံ့မြောင်းများ မြောင်းသွယ်များ / မြောင်းပယ်များ (ဝါးတားကွော်) နှင့် လယ်ကြားမြောင်းများမှတစ်ဆင့် ရေပေးဝေသော နည်းစံနှစ်ဖြစ်ပါသည်။

ယခင်ယခင်အချိန်များက ဆည်ရေးပေးဝေသည့်လုပ်ငန်းအား ဆည်မြောင်းဦးစီးဌာန၊ အင်ဂျင်နီယာ ဝန်ထမ်းများနှင့် ဆည်မြောင်းမြေစာရင်း ဝန်ထမ်းအဆင့်ဆင့်တို့မှ တာဝန်ဖွဲ့ဝေယူ၍ အောက်ခြေဆည်စောင့်များနှင့် မြောင်းခေါင်းများအထိ ကြီးကြပ်ကွပ်ကဲပေးဝေခဲ့ပါသည်။ မြောင်းခွဲ / လက်တံ့မြောင်း / မြောင်းပယ်များအလိုက် ရေပေးဝေရမည့်ကေများကို ဘီ - ၁၁၃, ပုံစံဖြင့် ရေးသွင်းသတ်မှတ်ထားပါသည်။

ငှုံးသတ်မှတ်ထားသည့် ရေသာက်နှင့်ယာအတွင်း စိုက်ပျိုးမည့်သီးနှံအတွက် လိုအပ်ရေကို ဆည်ဖြတ်စာရင်းဝန်ထမ်းများမှ ကွင်းဆင်းကောက်ယူတင်ပြ၍ တောင်းခံလာသည့်အခါ အင်ဂျင်နိယာ ဝန်ထမ်းပိုင်းမှ စိုက်ပျိုးမည့်နောက်အတွက် လိုအပ်ရေကို တွက်ချက်၍ ရေပေးဝေခဲ့ပါသည်။ ယခုအခါ၌ ပြည့်နယ်၊ တိုင်း၊ ခရိုင် အေးချမ်းဖြူးကောင်စီများမှ ကြီးကြပ်၍ မြို့နယ်ကျေးရွာအဆင့်ထိ ရေပေးမြောင်းအလိုက် ရေပေးဝေရေးကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းပြီးရေပေးဝေလျက်ရှိပါသည်။ ရုံဖန်ရုံခါတွင် မြစ်ချောင်းများ အတွင်း ရေနည်းသည့်အခါ တူးမြောင်းများကို ရေအာဏာကုန်အပြည့် တစ်ပြိုင်တည်းပေးရန် မဖြစ်နိုင်သဖြင့် ရေလှည့်စနစ် (Tatil Order) ဖြင့် မြောင်းမကြီးများကို အလှည့်ကျရေပေးဝေရခြင်းများပြုလှုပ်ရပါသည်။ ငါးအပ်င် တူးမြောင်းများအတွင်းမှာပင် ရေမလုံလောက်သည့်အခါ အတွင်းရေလှည့်စာရင်း (Internal Tatil) ရေးဆွဲ၍ ရေပေးဝေရပါသည်။

စိုက်ပျိုးရေပေးဝေရန် လိုအပ်ရေပမာဏ

(IRRIGATION WATER REQUIREMENT)

ဆည်မြောင်းသီးစီးဌာနအနေဖြင့် စိုက်ပျိုးရေပေးရန်လိုအပ်သော ရေပမာဏ (Irrigation Water Requirement) ကို တွက်ချက်သည့်အခါ သက်ဆိုင်ရာ မြန်မာ့စိုက်ပျိုးရေလှပ်ငန်းမှ ရရှိသည့် သီးနှံရေ လိုအပ်မှု (Crop Water Requirement) ကို အခြေခံ၍ တွက်ချက်လေ့ရှိပါသည်။ သီးနှံများရေလှုအပ်မှုမှာ စိုက်ပျိုးသည့် သီးနှံ (Crop) သီးနှံစိုက်ပျိုးချိန် (Cropping Period) စိုက်ပျိုးသည့်ပုံစံအတွဲ (Cropping Pattern) စိုက်ပျိုးရာ အေား (Cropping Location) နှင့် မိုးလေဝသအခြေအနေ (Meteorological Condition) စသည့် အခြေ အနေများပေါ်မှတည်၍ ကွဲပြားခြားနားပါသည်။

စိုက်ကွင်းအတွင်း အမျိုးမျိုးသောရေဆုံးရှုံးမှု (Field Losses) နှင့် တူးမြောင်းများ အဆင့်ဆင့် တစ်လျှောက်တွင် ရေများဆုံးရှုံးမှု (Canal Losses or Conveyance Losses) တို့ကို သီးနှံရေလှုအပ်မှု (Crop Water Requirement) ဖြင့် ပေါင်းစပ်လိုက်သည့်အခါ စိုက်ပျိုးရေပေးရန် လိုအပ်သော ရေပမာဏ (Irrigation Water Requirement) ကို ရရှိပါသည်။ အဆိုပါ ရေပမာဏကို လအလိုက် လက်မဖြင့် တွက်ချက်ပေးလေရှိ၍ စိုက်ပျိုးသည့် ရေ့ယာနှင့် ကိန်းကဏ္ဍနှင့်ဖြင့် မြောက်ပါက ရေလှောင်တာမံ သို့မဟုတ် အခြားသောရေရရှိရေး နည်းဖြင့် ပေးဝေရမည့် ရေထုထည်ပမာဏကို ဇာပေဖြင့် ရရှိပါသည်။

ယေဘုယျအားဖြင့် ရေလှောင်တမံ၊ ရေလှ့ဆည်၊ ရေစုပ်စက် မြေအောက်ရေ သို့မဟုတ် အခြားသော ရေရရှိရေးနည်းမှ သီးနှံအတွက် လိုအပ်ရေကို စိုက်ကွင်းအတွင်းသို့ လိုအပ်သလို ရေလွှာတ်ပေးသောအခါ စိုက်ကွင်း အတွင်း ရေရောက်ရှိသည့် ထိရောက်မှုနှုန်း (Irrigation Efficiency) မှာ စပါးအတွက် ၆၀% မှ ၇၅ % အထိ၊ အခြားသီးနှံများအတွက် ၅၅% မှ ၆၀ % အထိသာ ရှိတတ်ပါသည်။ သို့ဖြစ်ရာ လေလွင့်မှုနှုန်းသွားစေရန်နှင့် အကယ်၍ မလွှာမရှောင်သာ လေလွင့်မှုများရှိပါကလည်း ထိုကဲ့သို့ လေလွင့်ရေကိုပင် နည်းလမ်းမျိုးစုံဖြင့် ပြန်လည်အသုံးပြုနိုင်ရေးအတွက် လိုအပ်လာကြောင်း တွေ့ရှိရပါသည်။

ဆည်ရေကို အကျိုးအရှိဆုံးနှင့် အထိရောက်ဆုံးအသုံးပြုရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက် ကြရန်ဖြစ်ပါသည်။

- ၁။ လက်ရှိရေပေးဝေရေးစနစ်တွင် တောင်သူများအပိုင်းမှ ပါဝင်လျှပ်ရှားမှု အားနည်း နေသေးပါသည်။ တောင်သူများအနေဖြင့် ဌာနဆိုင်ရာကိုချဉ်း အားကိုးမနေဘဲ မိမိတို့လုပ်သင့် လုပ်ထိုက်သော လုပ်ငန်းများကို ကိုယ့်အားကိုယ်ကိုး၍ ကိုယ်ထူကိုယ်ထ တက်ကြွား ပါဝင် ကူညီလုပ်ဆောင်သင့်ပါသည်။
- ၂။ မြောင်းများအား ရေလှည့်စနစ်များရှိပြီးဖြစ်သည့်အတွက် သီးနှံစိုက်ပျိုးမှုကို ထိုစနစ် များဖြင့် လိုက်လျောညီထွေ ဖြစ်သင့်ပါသည်။
- ၃။ လက်ရှိအခြေအနေတွင် (သီးထပ်) နွေစပါးစိုက်ပျိုးရာ၏ ဆည်ရေသောက်ရေးပါယာ အတွင်းတွင် “ ဘူးသီး - ကြောက်ကိုက် ” စိုက်ပျိုးနေကြသည့်အတွက် ရေပေးဝေရာတွင် အလေအလွင့် အဆမတန်များပြားပြီး တောင်သူများရရှုရှိမှု အခက်အခဲရှိနိုင်ပါသည်။ သို့ဖြစ်၍ ရေကို အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံး အသုံးပြုနိုင်ရေးအတွက် တကွင်းတစပ်တော်း စိုက်ပျိုးရန် လိုအပ်ပါသည်။
- ၄။ လက်ရှိလယ်ကွင်းများမှာ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး ဖြစ်နေသည့်အပြင် အနိမ့် အမြင့်မညီမညှာဖြစ်နေပါသည်။ အကွက်အလိုက် ရေယူမြောင်း၊ ရေနှုတ် မြောင်းများ ပိုပိုပြင်ပြင်မရှိခြင်းကြောင့် ရေကို လိုသလို သွင်း/ ထုတ်ခြင်း မလုပ်နိုင်၍ အလေအလွင့် အထိအခိုက်များပြားသည်ကို တွေ့ရပါသည်။ သို့ပါ၍ စိုက်ကွင်းများကို အတတ်နိုင်ဆုံး မြေယာပြပြင်ခြင်းလုပ်ငန်းများ၊ လုပ်ဆောင်ပြီး ရေကိုစနစ်တကျ လယ်ကွင်းအရောက်ရယူပြီး အလေအလွင့်မရှိအောင် သုံးစွဲသင့် ပါသည်။ ငါးအတွက် နမူနာပြအနေဖြင့် ယခုကွင်းတွင် မြေမျက်နှာပြင်ညိုပြီး တစ်ကေ စံကွက်များ ဖော်ထုတ်၍ ရေပေးမြောင်းများ၊ ရေထုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများဖြင့် ရေစီမံမြုပြန်ရန် အတွက် စနစ်တကျ ဆောင်ရွက်ထားပါသည်။
- ၅။ ရေပေးဝေမှုအဖွဲ့အနေနှင့် အားပျော်နေသေးပါကြောင်း တွေ့ရှိနေရသည့်အတွက် ရေကို အသုံးချမည့် တောင်သူ၊ စည်းရုံးသူ၊ ဆည်ရေပေးသူတို့ သုံးညီးသုံးဖလှယ် တက်ညီလက်ညီ ပူးပေါင်း၍ ထိထိရောက်ရောက် လုပ်ဆောင်ရန်ဖြစ်ပါသည်။
- ၆။ လက်ရှိအနေအထားတွင် တောင်သူများအနေနှင့် ယခင်စနစ်ဟောင်းများမှ အသုံးပြု ခဲ့သော သမရှိုးကျ မိရှိုးပလာနည်းများနှင့်သာ အကျမ်းဝင်နေပါသည်။ တောင်သူများ ခေတ်သစ်နည်းစနစ်များကိုသိရှိနားလည်လာခြင်းအားဖြင့် ရေသုံးစွဲရာ၏ အလေအလွင့် မရှိ သုံးစွဲတတ် လာရန်နှင့် ရေ၏ တန်ဖိုးကို နားလည်လာပြီး ရေကိုအကျိုးအရှိဆုံးနှင့် အထိရောက်ဆုံးအသုံးပြလာတတ်စေရန်ယူခုလို ပညာပေးသင်တန်းများကို ကျယ်ကျယ် ပြန်ပြန်၊ လုပ်ပေးရန် ဖြစ်ပါသည်။

ဆည်ရေကိုအကျိုးရှိစွာအသုံးချမှုပညာပေးသင်တန်း၊ လူည်းကုံးမြို့။

(၂၅ - ၇ - ၂၀၁၀)

အောက်ပါတို့ကို မွင်လင်းစွာ ဖြဖော်ပါ။ မိမိအမည်ကို ဖော်ပြရန် မလိုပါ။

၁။ သင်တန်းတက်ရခြင်းကြောင့်	(က) များစွာအကျိုးရှိသည်။ (ခ) အကျိုးရှိသည်။ (ဂ) အနည်းငယ်သာအကျိုးရှိသည်။	<input type="checkbox"/> <input type="checkbox"/> <input type="checkbox"/>
၂။ ပိုချသောအကြောင်းအရာသည် မိမိလုပ်ငန်းအတွက်	(က) အသုံးဝင်သည်။ (ခ) အသုံးမဝင်ပါ။	<input type="checkbox"/> <input type="checkbox"/>
၃။ သင်တန်းပိုချမှန်ည်းစနစ်များ	(က) ကောင်းသည်။ (ခ) သင့်သည်။ (ဂ) ညုံသည်။	<input type="checkbox"/> <input type="checkbox"/> <input type="checkbox"/>
၄။ သင်တန်းမှ ပိုချသောအကြောင်းအရာများအပေါ် နားလည်မှု	(က) ရှိသည်။ (ခ) မရှိပါ။	<input type="checkbox"/> <input type="checkbox"/>
၅။ ရေကိုစနစ်တကျသွင်းခြင်းသည် စပါးအတွက်နှုန်းတိုးရန်အတွက်	(က) အကျိုးရှိသည်။ (ခ) အနည်းငယ်သာအကျိုးရှိသည်။ (ဂ) များစွာအကျိုးရှိသည်။	<input type="checkbox"/> <input type="checkbox"/> <input type="checkbox"/>
၆။ စီမံကိန်းလုပ်ငန်း၏ ဆောင်ရွက်မှုများသည် မိမိတို့အတွက်	(က) အကျိုးရှိသည်။ (ခ) သင့်ရုံးသာအကျိုးရှိသည်။ (ဂ) အကျိုးမရှိပါ။	<input type="checkbox"/> <input type="checkbox"/> <input type="checkbox"/>
၇။ သင်တန်းများ၌ ထပ်မံတက်ရောက်လိုခြင်း	(က) ရှိသည်။ (ခ) မရှိပါ။	<input type="checkbox"/> <input type="checkbox"/>
၈။ သင်တန်းမှဖြန့်ဝေသောပစ္စည်းများအပေါ်နှစ်သက်မှု	(က) ရှိသည်။ (ခ) မရှိပါ။	<input type="checkbox"/> <input type="checkbox"/>
၉။ လက်ရှိ ပါးတားကွေတ်၊ လယ်ကြားမြောင်းများကို အသုံးပြု၍ ရေသွင်းယူရာတွင် အဆင်ပြမှု	(က) ရှိသည်။ (ခ) မရှိပါ။	<input type="checkbox"/> <input type="checkbox"/>
၁၀။ ရေနှုတ်မြောင်းများထားရှိခြင်းဖြင့် လယ်ကွောင်းများမှ ရေထုတ်ရာတွင် အဆင်ပြမှု	(က) ရှိသည်။ (ခ) မရှိပါ။	<input type="checkbox"/> <input type="checkbox"/>

၁၁။ မိမိလယ်ကွင်းများတွင် တွေ့ရသော ပြဿနာအခက်အခဲများကို ဖော်ပြပါ။

.....
.....
.....

၁၂။ ငမိုးရီပ်ဆည်တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်ကိုဖော်ပြပါ။

.....
.....
.....

၁၃။ အကျိုးအရှိခုံး ဆွဲးနွဲးချက်အချို့ကိုဖော်ပြပါ။

.....
.....
.....

၁၄။ အခြားအကြံ့ပြုလိုသော အကြောင်းအရာများရှိလှုပ် အကျဉ်းဖော်ပြပါ။

.....
.....
.....